

ရေရှည်တည်တံ့နိုင်စွမ်း အစီရင်ခံစာ အကျဉ်းချုပ်
၂၀၂၀ ခုနှစ်

ရေရှည်တည်တံ့သော အနာဂတ်အတွက် အားထုတ်ချက်



၂၀၂၀ခုနှစ်တွင်း သော့ချက်ကျသော ရေရှည်တည်တံ့ရေးဆိုင်ရာ စွမ်းဆောင်မှုများ

ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



Member of
**Dow Jones
Sustainability Indices**
Powered by the S&P Global CSA

Sustainability Award
Silver Class 2021
S&P Global

- Indorama Ventures သည် SAM ၏ ၂၀၂၀ ခုနှစ် ရေရှည်တည်တံ့နိုင်စွမ်း နှစ်ချုပ်စာအုပ်တွင် ၄၄ အဆင့်ဖြင့် အသိအမှတ်ပြုခံခဲ့ရပြီး Dow Jones Sustainability Indices (DJSI) - ကမ္ဘာ့ဈေးကွက် နှင့် တက်သစ်စ ဈေးကွက်များတွင် စာရင်းရင်းခံခဲ့ပါသည်။
- တစ်ကမ္ဘာလုံး၌ ဦးဆောင်နေသည့် ရေရှည်တည်တံ့သော ဓာတ်ပစ္စည်း ကုမ္ပဏီများသစ် ၁၅ ခုအနက်တွင် ကျွန်ုပ်တို့သည် အဆင့် သုံး နေရာကို ရယူနိုင်ခဲ့ပါသည်။

- Indorama Ventures ၏ ESG rating သည် ၂၀၂၀ ခုနှစ်တွင် BB မှ BBB သို့ တိုးတက်ခဲ့ပါသည်။

MSCI



- Indorama Ventures သည် ၂၀၂၀ ခုနှစ်တွင် CDP ၏ ရာသီဥတု အပြောင်းအလဲဆိုင်ရာ သုံးသပ်ချက်တွင် B အဆင့် ရရှိခဲ့ပါသည်။

- ၂၀၂၀ ခုနှစ်တွင် Indorama Ventures သည် EcoVadis ၏ အခြေခံဓာတ်ပစ္စည်း ထုတ်လုပ်မှုနယ်ပယ် သုံးသပ်ချက် တွင် ထိပ်တန်းအဆင့် နှစ် ရာခိုင်နှုန်းထိမှ တစ်ခု အဖြစ် (၉၈ ရာခိုင်နှုန်းထက် သာလွန်) အသိအမှတ်ပြုခံခဲ့ရပြီး ရွှေအဆင့် ကိုဆက်လက်ထိန်း ထားနိုင်ခဲ့ပါသည်။



- Sustainalytics ၏ ၂၀၂၀ခုနှစ် ဇန်နဝါရီလ အစီရင်ခံစာတွင် IVL အား ဓာတ်ပစ္စည်း နယ်ပယ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ပြီး ကုမ္ပဏီပေါင်း ၂၀၂ ခုအနက်တွင် အဆင့် ၇ ပေးအပ်ခဲ့ပါသည်။



၂ နှစ် ဆက်တိုက် ရရှိခြင်း



- Indorama Ventures သည် ၂၀၂၀ခုနှစ် အောက်တိုဘာလညွှန်းကိန်း ပြန်လည် သုံးသပ်ချက် တွင်လည်း FTSE4Good Index Series တွင်ပါဝင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဓာတ်ပစ္စည်း ကုမ္ပဏီ သတ်မှတ်ချက်၌ ထိပ်တန်းအဆင့် ရရှိခဲ့ပါသည်။ (၅ မှတ်တွင် ၄.၆ မှတ်ရရှိ)
- ကျွန်ုပ်တို့သည် ရာနှုန်းပြည့်ဖြင့် အစုတွင်းတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ပြီး အကောင်းဆုံး ESG ရမှတ် ရရှိခဲ့ပါသည်။



- Indorama Ventures သည် အမေရိကန်ဒေါ်လာသန်း ၃၀၀ တန် Blue Loan အတွက် ထုတ်လုပ်ရေးနယ်ပယ်တွင်း “Best Regional Loan” ဆုကို ရရှိခဲ့ပါသည် - ယုတ်စတင် ကော်စေ ထုတ်လုပ်သူတစ်ဦးမှ ပထမဆုံးအကြိမ် ချီးမြှင့်ခံရခြင်းဖြစ်ပါသည်။



မာတိကာ

လုပ်ငန်းစဉ် အမှုဆောင်အရာရှိချုပ် CEO ၏ အမှာစကား	၄
မဟာဗျူဟာဆိုင်ရာ အရာရှိချုပ်၏ အမှာစကား	၅
ရေရှည်တည်တံ့ရေးဆိုင်ရာ အရာရှိချုပ်၏ အမှာစကား	၆
IVL အကြောင်း တစ်စုံတစ်ရာ	၇
ရေရှည်တည်တံ့ရေး မဟာဗျူဟာ	၈
ရေရှည်တည်တံ့ရေးဆိုင်ရာ မူဘောင်များ	၉
ရာသီဥတု အပြောင်းအလဲဆိုင်ရာ မဟာဗျူဟာ	၁၀
ကာဗွန်မုဒြာ ရောက်ရှိရေးအတွက် ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ရေးဆိုင်ရာ ရည်မှန်းချက်များ	၁၁
တန်ဖိုး ဖန်တီးမှု ပုံစံ	၁၂
UN ၏ SDGs (ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ပန်းတိုင်များ) အတွက် ကျွန်ုပ်တို့၏ ပါဝင် ကြိုးပမ်းမှုများ	၁၄
COVID-19 ကမ္ဘာ့ကပ်ရောဂါအပေါ် တုံ့ပြန်မှု	၁၉
တာဝန်ယူမှုရှိပြီး ထိရောက်သော အုပ်ချုပ်မှု	၁၆
 ကော်ပိုရိတ် အုပ်ချုပ်မှု	၁၇
ရေရှည် ဖွံ့ဖြိုးမှုကို မောင်းနှင်ခြင်း	၁၈
 စက်ဝန်းပုံ စီးပွားရေး အတွေးအခေါ် ဦးဆောင်မှု	၁၉
ပြန်လည်သန့်စင် သုံးစွဲခြင်းဖြင့် စက်ဝန်းပုံ စီးပွားရေးကို မောင်းနှင်ခြင်း	၂၀
ဆန်းသစ် တီထွင်ခြင်းဖြင့် မောင်းနှင်သော ဖွံ့ဖြိုးမှု	၂၁
လိုခြုံပြီး ရေရှည်တည်တံ့သော ထုတ်ကုန်များ	၂၂
ဝယ်ယူမှုနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ခြင်း	၂၃
ကာဗွန်မုဒြာချော့ချော့ ရောက်ရှိရေး	၂၄
 စွမ်းအင် စီမံခန့်ခွဲမှု	၂၅
ဖန်လုံအိမ် ဓာတ်ငွေ့ စီမံခန့်ခွဲမှု	၂၆
ရေ စီမံခန့်ခွဲမှု	၂၇
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု	၂၈
လုပ်ငန်း လည်ပတ်မှု ထူးချွန်ဆုများ	၂၉
ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် လူမှုအသိုင်းအဝိုင်းကို စွမ်းရည်နှင့် အခွင့်အလမ်းများ မြှင့်တင်ပေးခြင်း	၃၀
 ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းသို့ ပြန်လည် ပေးကမ်းခြင်း	၃၁
ပြန်လည် သန့်စင် သုံးစွဲခြင်းဆိုင်ရာ အသိပညာများ ပေးခြင်း	၃၂
ကျွန်ုပ်တို့၏ လူများကို ရင်းနှီးမြှုပ်နှံခြင်း	၃၃
လိုခြုံပြီး အကျိုးဖြစ်ထွန်းသော လုပ်ငန်းခွင် ဖော်ဆောင်ခြင်း	၃၄

လုပ်ငန်းစု အမှုဆောင် အရာရှိချုပ် CEO ၏ အမှာစကား

အမှာစကား
အပြည့်အစုံအတွက်



“ကျွန်ုပ်တို့သည် ကမ္ဘာ့ ကပ်ရောဂါနှင့် ၎င်းကြောင့်
မသေချာမှုများကို ဖြတ်ကျော်နေရသည့်အလျောက်
ရေရှည်တည်တံ့ရေးအတွက် ပိုမိုခိုင်မာသော
အာရုံစူးစိုက်မှုကို လိုအပ်နေပါသည်။”

COVID-19 ကပ်ရောဂါကာလ၌ ရေရှည်တည်တံ့မှု ဆိုသည်မှာ
ဆိုးရွားသော အခြေအနေများကို တုံ့ပြန်ရာတွင် ကြံ့ခိုင်မှု
ဖြန့်သန့်မှု ရှိခြင်း၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့်
ကျန်းမာရေး၊ လုံခြုံရေးနှင့် အဆင်ပြေချောမွေ့ရေးတို့ကို
ဆိုလိုပါသည်။

Alope Lohia

Group Chief Executive Officer



“Indorama Ventures တွင် ရေရှည်တည်တံ့မှုသည်
ဈေးကွက် ယှဉ်ပြိုင်မှုတွင် ကျွန်ုပ်တို့အတွက်
အားသာချက်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူပြုသည့် ရင်းမြစ်ဖြစ်သည်ဟု ကျွန်ုပ်တို့
ယုံကြည်ထားပါသည်။”

Udey Paul Singh Gill
Chief Strategy Officer

ရေရှည်တည်တံ့ရေးဆိုင်ရာ အရာရှိချုပ်၏ အမှာစကား

အမှာစကား
အပြည့်အစုံအတွက်



“ကျွန်ုပ်တို့၏ စီးပွားရေး အလားအလာနှင့် ကြံ့ခိုင်မှုသည် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ တာဝန်ယူမှုနှင့် လူမှုရေးရာ စွမ်းရည် မြှင့်တင်ပေးခြင်းတို့နှင့် တိုက်ရိုက် ဆက်နွှယ်နေပါသည်။”

ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ရေးကို စဉ်ဆက်မပြတ် တိုးတက်မှု များလှအပ်နေသော အပြောင်းအလဲ ခရီးတစ်ခုအဖြစ် ရှုမြင်ပြီး IVL အနေဖြင့် အနာဂါတ်တွင် ပိုမို ရေရှည်တည်တံ့သော စက်ဝန်းပုံ စီးပွားရေး ဂေဟစနစ် ဖော်ဆောင်ရာ၌ အတွေးအခေါ်ပိုင်းဆိုင်ရာ ဦးဆောင်သူတစ်ဦးဖြစ်လာရန် မျှော်မှန်းပါသည်။

Yash Lohia

Chief Sustainability Officer


IVL အကြောင်း တစေ့တစောင်း

ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



IVL ၏ လုပ်ငန်းနေရာများ

၃၁ ရက် ဒီဇင်ဘာလ ၂၀၂၀ ခုနှစ် အထိ



* ၂၀၂၀ ခုနှစ် ရေရှည်တည်တံ့နိုင်စွမ်း အစီရင်ခံစာတွင် လုပ်ငန်းနေရာ ၁၀၇ ခုမှ အချက်အလက်များ ပါဝင်ပါသည်။ အသေးစိတ် အချက်အလက်များကို ရေရှည်တည်တံ့နိုင်စွမ်း အစီရင်ခံစာ အပြည့်အစုံတွင် 'ဤအစီရင်ခံစာ အကြောင်း' ကဏ္ဍ၌ ဖော်ပြထားပါသည်။

မြောက် အမေရိက

- ကနေဒါ
- မက္ကစီကို
- အမေရိကန်

ဥ ရောပ

- ဩစတြီးယား
- ဘူဂေးရီးယား
- ဒိန်းမတ်
- ပြင်သစ်
- ဂျာမနီ
- အိုင်ယာလန်
- အီတလီ
- လစ်သူရေးနီးယား
- လူဇင်ဘာ့ဂ်
- ပိုလန်
- ပေါ်တူဂီ
- ရုရှား
- စလိုဗက်ကီးယား
- စပိန်
- ချက်သမ္မတနိုင်ငံ
- နယ်သာလန်
- တူရကီ
- ယူကေ (အင်္ဂလန်)

တောင် အမေရိက

- ဘရာဇီး



အာရှ

- တရုတ်
- အိန္ဒိယ
- အင်ဒိုနီးရှား
- အစ္စရေး
- မြန်မာ
- ဖိလစ်ပိုင်
- ထိုင်း

အာဖရိက

- အီဂျစ်
- ဂါနာ
- နိုင်ဂျီးရီးယား

Oceania

- ဩစတြေးလျ

စီးပွားရေး နယ်ပယ်များ



PET လုပ်ငန်း အစု



ဖိုင်ဘာ



(IOD) အောက်ဆိုင်ဒ်နှင့် ဆက်စပ်ထုတ်ကုန်များ

ရေရှည်တည်တံ့ရေး မဟာဗျူဟာ

ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



ကျွန်ုပ်တို့၏ ၂၀၂၅ ခုနှစ် ပစ်မှတ်များကို ပြည့်မှီစေရန်အတွက် ရေရှည်တည်တံ့ရေး မဟာဗျူဟာတွင် အဓိက အပိုင်း သုံးပိုင်းကို အာရုံစိုက်ထားပါသည် - တာဝန်သိသော လုပ်ငန်းလည်ပတ်မှုဖြင့် သဘာဝပတ်ဝန်းကျင်အား ကာကွယ်ခြင်း၊ ကျွန်ုပ်တို့၏ လူများကို စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် ပါဝင်ပက်သက်သူများအတွက် တန်ဖိုးဖော်ဆောင်လွှဲပြောင်းပေးခြင်း၊ နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကျင့်ဝတ်နှင့်အညီ ဆန်းသစ်စွာ မောင်းနှင်စေခြင်း။

သဘာဝ ပတ်ဝန်းကျင် - တာဝန်သိသော လုပ်ငန်း လည်ပတ်မှု


ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုနှင့် ထုတ်ကုန်များကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိရန်၊ စက်ဝန်းပုံ စီးပွားရေး စနစ်ကို တိုးမြှင့်ရန်၊ ကုန်ကြမ်းရင်းမြစ်များကို လျှော့ချရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေသည့် အရာများ ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုကို တွန်းလှန်ပြီး စက်ဝန်းပုံ စီးပွားရေး စနစ်ကို တိုးတက်စေရန် အာရုံစိုက်ထားပါသည်။

လူမှုရေးရာ - စွမ်းရည် မြှင့်တင်ရေး ယဉ်ကျေးမှု

ကျွန်ုပ်တို့၏ လူ့အခွင့်အရေးကို လေးစားမှု၊ စွမ်းရည် မြှင့်တင်ရေးများ လုပ်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပါဝင်ပက်သက်သူများအတွက် ညီတူညီမျှ တန်ဖိုးဖော်ဆောင်မှုတို့က ကျွန်ုပ်တို့၏ ရေရှည် အောင်မြင်မှု ရရှိရန် ကြိုးပမ်းမှုကို ဖော်ပြနေပါသည်။

အုပ်ချုပ်မှု - စီးပွားရေး အလားအလာ

ကျွန်ုပ်တို့၏ စီးပွားရေးကို သမာသမတ်ရှိမှုနှင့် ကျင့်ဝတ်စည်းမျဉ်းများ အပေါ် အခြေခံထားပြီး ဆန်းသစ်သော ထုတ်ကုန်များဖြင့် ဝယ်ယူ သူများ အတွက် ထိရောက်သော ဝန်ဆောင်မှု အတွေ့အကြုံများ ရရှိစေ ကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအပိုင်းတွင် ဦးဆောင်သူ ဖြစ်ရန် လူမှုရေးရာ လိုအပ်ချက်များကိုလည်း ရှေ့ဆက်ဖြည့်ဆည်း သွားပါမည်။



ရေရှည်တည်တံ့ရေး မူဘောင်

ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



မျှော်မှန်းချက်

လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်သော ထုတ်ကုန်များထုတ်လုပ်သည့် ရေရှည်တည်တံ့သော ကမ္ဘာ့ထိပ်တန်း ဓာတုပစ္စည်း ကုမ္ပဏီတစ်ခု ဖြစ်လာရန်

တန်ဖိုးများ



"အမြဲတမ်း
သက်သေ အခြေခံမှု"



"အရာရာတိုင်းတွင်
ရှိုးသားမှု"



"ပူးပေါင်းဆောင်ရွက်မှု
နှင့်ဆန်သစ်တီထွင်မှု"



"အမြင်ကျယ်သော
ဦးဆောင်မှု"



"အခြေအနေနှင့်
အညီ တွေးခေါ်မှု"

ဖြစ်လိုမှုများ

ကားဗွန်မျှခြေ

ကျွန်ုပ်တို့၏ ကမ္ဘာနှင့် စီးပွားရေးကို
ရေရှည်တည်တံ့စေရန်

ဘဝများကို တိုးတက်စေခြင်း

ရေရှည်တည်တံ့ပြီး လူအများတတ်နိုင်သော ထုတ်ကုန်များ
ထုတ်လုပ်ခြင်းဖြင့်

ယုံကြည်ရသော မိတ်ဖက်

ကမ္ဘာ့ လူမှုအသိုင်းအဝိုင်းအတွက်

ထင်ရှားစေမည့်
အချက်များ

တွေးခေါ်မှုပိုင်း ဦးဆောင်မှု
ရေရှည်တည်တံ့မှုနှင့်
စက်ဝန်းပုံ စီးပွားရေး တွင်

ကမ္ဘာ့အနှံ့ - ဒေသတွင်း
ပါဝင်ပတ်သက်သူများနှင့်
နီးစပ်ခြင်း

စက်ဝန်းပုံစနစ် ချဉ်းကပ်မှု
IVL ၏ တန်ဖိုးကွင်းဆက်တွင်
စက်ဝန်းပုံစနစ်ကို
ပိုမိုမြှင့်တင်ခြင်း

စောလျင်စွာ ပြုလုပ်သူ
ကျွန်ုပ်တို့၏ လုပ်ငန်းများတွင်
ဆန်းသစ်တီထွင်မှုများ
ထည့်သွင်းပေါင်းစပ်ခြင်း

ESG ကဏ္ဍ အကောင်းဆုံး
ရေရှည်တည်တံ့သော
စီးပွားရေးတွင် ရင်းနှီး
မြှုပ်နှံခြင်း

မဟာဗျူဟာကျ
ဦးစားပေးမှုများ

လုပ်ရမည့်အရာ

တွန်းအားများ - ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု

လုပ်နိုင်စေမည့် အရာ

ပါဝင်ပတ်သက်သူများနှင့်
ထိတွေ့ချိတ်ဆက်မှု
ကျွန်ုပ်တို့၏လုပ်ဆောင်မှု
များကိုလူမှုအသိုင်းအဝိုင်း
အားအကျိုးဖြစ်စေပြီး
တာဝန်သိမှုနှင့်
ကိုက်ညီစေခြင်း

ပြန်လည် သန့်စင် သုံးစွဲခြင်း
ကမ္ဘာကြီးတွင် စက်ဝန်းပုံ
စီးပွားရေးစနစ် ဖော်ဆောင်
နိုင်ရန် လိုအပ်သည့်
ပြန်လည် သန့်စင်ခြင်း
ဆိုင်ရာ အခြေခံ
အဆောက်အအုံများ
တည်ဆောက်ခြင်း

ထိရောက်မှု
သဘာဝရင်းမြစ်များကို
ထိရောက်စွာ အသုံးပြုမှု၊
ရေရှည်တည်တံ့ရေး
ပန်းတိုင်များနှင့် ROCE တို့ကို
ဖော်ဆောင်မှု၊ စွမ်းအင်
အပြောင်းအလဲ/
စွန့်ပစ်ပစ္စည်းမှ ရင်းမြစ်သို့

တိုင်းတာနိုင်သော
ကျွန်ုပ်တို့၏ ရေရှည်
တည်တံ့ရေး ပန်းတိုင်တွင်
မည်သည့်တို့ ပါဝင်သည်နှင့်
ကျွန်ုပ်တို့၏ ထုတ်ကုန်များ
လူမှုအသိုင်းအဝိုင်းကို မည်သို့
တိုးတက်စေသည်ကို
နားလည်စေခြင်း

အသိပညာပေးခြင်း
ကျွန်ုပ်တို့၏ ကမ္ဘာ့အနှံ့
ဖြန့်ကျက်မှုကို အသုံးပြု၍
အသိပညာ ပေးခြင်း
အစီအစဉ် များကို တိုးမြှင့်
အကောင်အထည်
ဖော်ခြင်း

အတိုင်းအတာ

လူမှုအသိုင်းအဝိုင်းကို
IVL ၏ ပန်းတိုင်များ မျှဝေ
ဖော်ဆောင်ခြင်း

၂၀၂၅ ခုနှစ် မတိုင်မီ
တစ်နှစ်လျှင် PET ပလင်း
(၅၀ ဘီလီယံ) တန်ချိန်
၇၅၀,၀၀၀ တန် ပြန်လည်
သန့်စင်ခြင်း

ကားဗွန်မျှခြေသို့

ပြင်ပမှ လာရောက်
တိုင်းတာ အတည်ပြုခြင်း

၂၀၃၀ ခုနှစ် မတိုင်မီ
ဝယ်ယူသွားပေါင်း ၁,၀၀၀,၀၀၀
ကို အသိပညာပေးခြင်း

ရာသီဥတု အပြောင်းအလဲ ဆိုင်ရာ မဟာဗျူဟာ

ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



ရာသီဥတု အပြောင်းအလဲသည် ကျွန်ုပ်တို့ ရင်ဆိုင်နေရသည့် အကြီးမားဆုံး အခက်အခဲများအနက် တစ်ခု ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် IVLသည် အရေးပါသောကဏ္ဍ တစ်ရပ်တွင် ပါဝင်နေပါသည်။ ကျွန်ုပ်တို့သည် ဤအန္တရာယ် ဖြစ်နိုင်ခြေများကို လက်ခံထားပြီး ဖြေရှင်းရန် လုပ်ဆောင်ချက်များ ပြုလုပ်သွားရန် ကတိပြုပါသည်။ ကျွန်ုပ်တို့၏ ၂၀၂၅ ခုနှစ် ရာသီဥတု မဟာဗျူဟာတွင် သဘာဝရင်းမြစ်များကို ပိုမိုကောင်းမွန်စွာ အသုံးပြုခြင်း၊ စက်ဝန်းပုံ စီးပွားရေး စနစ်ကို ထောက်ကျခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် လုပ်ငန်းစဉ်လုပ်ငန်း လည်ပတ်မှုများ၏ ထိရောက်မှုများကို အာရုံစိုက်ထားပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်များ

ကာဗွန်
လျှော့ချခြင်း

- ကုန်ကျမှု ထိရောက်သော လုပ်ငန်း လည်ပတ်ခြင်းဆိုင်ရာ တိုးတက်မှုများ
- စွမ်းအင် သုံးစွဲခြင်းနှင့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းတို့ကို စံချိန် သတ်မှတ်ခြင်း

ပြန်လည်
ပြည့်ဖြိုးမြဲ
စွမ်းအင်

ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ပိုမို အသုံးပြုခြင်း။ လုပ်ငန်းဆိုင်ရာများအတွင်း (ခေါင်းမီးပေါ်နှင့် မြေပေါ် တွင် တပ်ဆင်ခြင်း) နှင့် လုပ်ငန်းဆိုင်ရာ ပြင်ပ (စွမ်းအင် ဝယ်ယူခြင်း သဘောတူညီချက်များ)

ရာသီဥတု
မဟာဗျူဟာ

- အဖွဲ့တွင်း ကာဗွန်အခြေခံဈေးနှုန်း ချမှတ်ခြင်း
- ထုတ်လွှတ်မှုအခြေခံ ကုန်သွယ်ရေး စနစ်(ETS)
- WRI ၏ ရေရင်းမြစ်ပေါ် ဖိအား သုံးသပ်မှု

သိပ္ပံ နည်းကျ
ပန်းတိုင်များ

သိပ္ပံနည်းကျ ပန်းတိုင်များ သတ်မှတ်ရန် လုပ်ဆောင်ခြင်း

မဏ္ဍိုင်များ	မဟာဗျူဟာများ	ရလဒ်များ
 လုပ်ငန်းစဉ်/ထုတ်ကုန် ထိရောက်မှု	အထက်နှင့် အောက်သို့ စီးဆင်းမှုများကို ပေါင်းစပ်ခြင်း ရာသီဥတုဆိုင်ရာ တီထွင် ဆန်းသစ်ခြင်း	• သုံးစွဲပြီးသည့် ပစ္စည်းများမှ ပြန်လည် သန့်စင်ထားသည့် ကုန်ကြမ်းကိုပိုမို သုံးစွဲခြင်း • ၂၀၂၅မတိုင်မီ စွမ်းအင် သုံးစွဲမှု ပြင်းအားကို ၅ ရာခိုင်နှုန်း လျှော့ချခြင်း*
 သဘာဝ ရင်းမြစ်များ	ပြန်လည် သန့်စင်ထားသော ကုန်ကြမ်းများ ပြန်လည် ပြည့်ဖြိုးမြဲနှင့် ကာဗွန် ထုတ်လွှတ်မှု နည်းသော စွမ်းအင် ကာဗွန်ထုတ်လွှတ်မှု နည်းသော ထုတ်ကုန်များ သုံးရေနှင့် ရေဆိုး စီမံခန့်ခွဲမှု	• အသစ်ထုတ်ယူထားသော ကုန်ကြမ်း အသုံးပြုမှု လျှော့ချခြင်း • ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုမှု: ၂၀၂၅မတိုင်မီ ၁၀% နှင့် ၂၀၃၀မတိုင်မီ ၂၅% • ၂၀၂၅မတိုင်မီ ဖန်လုံအိမ် ဓာတ်ငွေ့ (ကဏ္ဍ ၁ နှင့် ၂) ပေါင်းစပ် ထုတ်လွှတ်မှု ပြင်းအားကို ၁၀ ရာခိုင်နှုန်း လျှော့ချခြင်း* • ၂၀၂၅မတိုင်မီ ရေသုံးစွဲမှု ပြင်းအားကို ၁၀ ရာခိုင်နှုန်း လျှော့ချခြင်း*
 ရာသီဥတု ပြောင်းလဲမှုကို ကြိုကြိုခန့်မှန်းမှု	ကာဗွန်အခြေခံ ဈေးနှုန်း သတ်မှတ်ခြင်း ရေရင်းမြစ်ပေါ် အန္တရာယ်ဖြစ်နိုင်ခြေ သုံးသပ်မှု TCFD မူဘောင် ဖြစ်နိုင်သည့် အခြေအနေများ သုံးသပ်ချက်	• ရာသီဥတုဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းခြင်း • ESG နှင့် ကာဗွန်အခြေခံ ဈေးနှုန်း သတ်မှတ်ခြင်းကို စီးပွားရေးရာ ဆုံးဖြတ်ချက်များတွင် ထည့်သွင်းခြင်း
 စက်ဝန်းပုံ စီးပွားရေးစနစ်	စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ရေရှည်တည်တံ့သော ထုတ်ကုန် ကွင်းဆက် တာဝန်သိသော သုံးစွဲမှု ပါဝင်ပတ်သက်သူများနှင့် ထိတွေ့မှု	• လျှော့ချ၊ ပြန်လည် သန့်စင်၊ ပြန် သုံးစွဲ • သဘာဝ ရင်းမြစ်များ သုံးစွဲမှုကို လျှော့ချခြင်း • PET စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း • ပြန်လည် သန့်စင် သုံးစွဲခြင်းဆိုင်ရာ အသိပညာများ ပေးခြင်း

* ၂၀၂၀ ခုနှစ်ပေါ် အခြေခံ၍

ကာဗွန်မျှခြေအတွက် ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ရေး ရည်မှန်းချက်များ

တာဝန်နှင့် တာလတ် ဖတ်မှတ်များကို အာရုံစိုက်ခြင်း

ပိုမို ပြည့်စုံသော အချက်အလက် များအတွက်



ကျွန်ုပ်တို့သည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုခြင်း၊ စွမ်းအင် သုံးစွဲမှု ထိရောက်သော စီမံကိန်းများ ဖော်ဆောင်ခြင်းနှင့် စွမ်းအင် သုံးစွဲမှု လျှော့ချခြင်း အားဖြင့် ကျွန်ုပ်တို့ လုပ်ငန်းလည်ပတ်ရာ နိုင်ငံတိုင်းတွင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနေပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံ တစ်ခုချင်းအလိုက် သတ်မှတ်ထားသည့် ထည့်ဝင်မှုများ (NDCs) အလိုက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရန် နိုင်ငံအများစုက ကတိကဝတ်ပြုထားသည့် ပုံရိပ် ရာသီဥတု သဘောတူညီချက်ကို ထောက်ခံအားပေးပါသည်။ အောက်ပါ ရေရှည်တည်တံ့ရေးဆိုင်ရာ သော့ချက် ရည်မှန်းချက်ပန်းတိုင်များကို ၂၀၂၅-၂၀၃၀ ခုနှစ်များအတွက် ချမှတ်ထားပါသည်။

ရေရှည်တည်တံ့ရေး ရင်းနှီးမှုများ

ရေရှည်တည်တံ့ရေး ရည်မှန်းချက်များအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု

စွမ်းအင်*

၂၀၂၅ ခုနှစ် မတိုင်မီ စွမ်းအင် သုံးစွဲမှု ပြင်းအားကို ၅ ရာခိုင်နှုန်း လျှော့ချခြင်း

ပြန်လည် သန့်စင် သုံးစွဲခြင်း

၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်

- သုံးစွဲသူများ အသုံးပြုပြီးသော PET ပစ္စည်း တန်ချိန် တစ်နှစ်လျှင် ၇၅၀,၀၀၀ တန်အား နှစ်စဉ် ပြန်လည် သန့်စင်၍ ကျွန်ုပ်တို့၏ polyester ထုတ်လုပ်မှုတွင် ကုန်ကြမ်းအဖြစ် ပြန်လည် အသုံးပြုရန်
- တစ်နှစ်လျှင် ဘူးခွံပေါင်း ၅၀ ဘီလီယံ ကို ပြန်လည် သန့်စင် အသုံးပြုရန်

ဖန်လုံအိမ်ဓာတ်ငွေ့ (GHG)*

၂၀၂၅ ခုနှစ် မတိုင်မီ ဖန်လုံအိမ် ဓာတ်ငွေ့ (ကဏ္ဍ ၁ နှင့် ၂) ပေါင်းစပ် ထုတ်လွှတ်မှု ပြင်းအားကို ၁၀ ရာခိုင်နှုန်း လျှော့ချခြင်း

စွန့်ပစ်ပစ္စည်း

၂၀၂၅ ခုနှစ် မတိုင်မီ စွန့်ပစ်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်း အမှိုက်ကန်များသို့ မရောက်ရှိရန်

ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်

၂၀၂၅ ခုနှစ် မတိုင်မီ ၁၀ ရာခိုင်နှုန်း
၂၀၃၀ ခုနှစ် မတိုင်မီ ၂၅ ရာခိုင်နှုန်း

ရေ*

၂၀၂၅ ခုနှစ် မတိုင်မီ ရေသုံးစွဲမှု ပြင်းအားကို ၁၀ ရာခိုင်နှုန်း လျှော့ချခြင်း



Contributing to the



* ၂၀၂၀ ခုနှစ်ပေါ် အခြေခံ၍

တန်ဖိုး ဖန်တီးမှု ပုံစံ

ရေရှည်တည်တံ့မှုအစီရင်ခံစာကို ပြုစုခြင်း ၁၀ နှစ်ပြည့်ချိန်တွင် ကျွန်ုပ် တို့သည် International Integrated Reporting Council (IIRC) ၏ International Integrated Reporting <IR> မူဘောင်အား လိုက်နာအစီရင်ခံထားပါသည်။ ကျွန်ုပ်တို့၏အစီရင်ခံစာကို မူဘောင်နှင့်အညီပြုစု အစီရင်ခံခြင်းဖြင့် ကျွန်ုပ်တို့၏ပါဝင် ပတ်သက်သူ များကို ပင်မရင်းမြစ်ခြောက်ခု အတွက် ရေတို၊ ရေလတ် နှင့် ရေရှည် မဟာဗျူဟာဖြင့် ကျွန်ုပ်တို့၏တန်ဖိုးများကို မည်သို့ ဖန်တီး နေကြောင်း ပြသနိုင်မည် ဖြစ်ပါသည်။

ထည့်သွင်းမှု



ဘဏ္ဍာရေး ရင်းမြစ်
စုစုပေါင်း equity US\$ ၄,၅၁၅ သန်း
လက်ရှိ ဝိုင်ဆိုင်မှု US\$ ၃,၉၉၀ သန်း



ထုတ်လုပ်မှု ရင်းမြစ်
ပြန်လည်သန့်စင်ခြင်း အလုပ်ရုံ ၁၅ ခု အပါအဝင် ကမ္ဘာတိုက်ကြီး ၆ ခုပေါ်မှ နိုင်ငံပေါင်း ၃၃ နိုင်ငံရှိ ၁၂၃ ခုသော လုပ်ငန်းနေရာများ



သဘာဝ ရင်းမြစ်
ကုန်ကြမ်း သုံးစွဲမှု = ၁၅.၀၂ သန်း တန်
စွမ်းအင် သုံးစွဲမှု = ၁၀၄.၇ သန်း GJ
ရေ သုံးစွဲမှု = ၈၂၅ သန်း ကုဗမီတာ
ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် = ၁.၇၇ သန်း GJ



လူသား ရင်းမြစ်
အရည်အချင်း၊ အတွေ့အကြုံ ပြည့်ဝ လူမျိုးစုလင်သော ဘုတ်အဖွဲ့
ဝန်ထမ်းစုစုပေါင်း ၂၅,၂၀၇ ဦး
သင်တန်းနာရီပေါင်း ၄၂၉,၈၈၆ နာရီ
သင်တန်း ကုန်ကျစရိတ် စုစုပေါင်း US\$ ၂,၀၇၀,၀၅၀



လူမှုရေးနှင့် ဆက်ဆံရေး ရင်းမြစ်
CSR ထည့်ဝင်မှုများ US\$ ၁.၀၉ သန်း
COVID-19 ရန်ပုံငွေ



ဉာဏ်စွမ်း ရင်းမြစ်
သုတေသနနှင့် ဖွံ့ဖြိုးရေးတွင် US\$ ၁၉.၂ သန်း သုံး
သုတေသနနှင့် ဖွံ့ဖြိုးရေး ဝန်ထမ်း ၁၇၃ ဦး
သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ ၁၇ ခု


အာရုံစိုက်မှု

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်သော ထုတ်ကုန်များထုတ်လုပ်သည့် ရေရှည်တည်တံ့သော ကမ္ဘာ့ထိပ်တန်း ဓာတုပစ္စည်း ကုမ္ပဏီတစ်ခု ဖြစ်လာရန်

ကျွန်ုပ်တို့၏ ရည်မှန်းချက်

ကျွန်ုပ်တို့သည် လုပ်ငန်း နယ်ပယ်အတွင်း တာဝန်သိသော ဦးဆောင်သူ ဖြစ်လာရန်၊ ကျွန်ုပ်တို့၏ ကောင်းမွန်သော အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များနှင့် နည်းပညာများကို မြှင့်တင်၍ ပါဝင်ပတ်သက်သူများအတွက် တန်ဖိုးတစ်ရပ် ဖန်တီးပေးနိုင်ရန် သန္နိဋ္ဌာန် ချထားပါသည်။



တန်ဖိုး ဖန်တီးမှု ပုံစံ (နောက်ဆက်တွဲ)

ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



ထွက်ရှိမှု

ရလဒ်

အကျိုး သက်ရောက်မှု

ထုတ်ကုန် ထုတ်လုပ်မှု စုစုပေါင်း ပမာဏ
တန်ချိန် ၁၃.၇၂ သန်း တန်
(ကုမ္ပဏီအချင်းချင်းတွင်း ရောင်းချမှု ပါဝင်)
တန်ချိန် ၁၅.၅၅ သန်း တန်
(ကုမ္ပဏီအချင်းချင်းတွင်း ရောင်းချမှု ပါဝင်)

IOD စီးပွားရေးလုပ်ငန်း

ထုတ်လုပ်မှု ပမာဏ = ၁.၉၈ သန်း တန်
ပင်မ EBITDA = US\$ ၁၀၅ သန်း

PET စီးပွားရေးလုပ်ငန်း အစု

ထုတ်လုပ်မှု ပမာဏ = ၁၀.၁၇ သန်း တန်
ပင်မ EBITDA = US\$ ၇၉၄ သန်း

ဖိုင်ဘာ စီးပွားရေးလုပ်ငန်း

ထုတ်လုပ်မှု ပမာဏ = ၁.၅၇ သန်း တန်
ပင်မ EBITDA = US\$ ၁၅၅ သန်း

ဘဏ္ဍာရေး ရင်းမြစ်

ဝင်ငွေ = US\$ ၁၀.၅၉၄ သန်း
ပင်မ EBITDA = US\$ ၁.၁၁၄ သန်း
ပင်မ ရှယ်ယာတစ်ခုလျှင် ရငွေ (EPS) = THB ၁.၀၁ ဘတ်

ထုတ်လုပ်မှု ရင်းမြစ်

ကော်ပြား (Flake) ထုတ်လုပ်မှု = ၁၅၅.၅၈၆ တန်
rPET ထုတ်လုပ်မှု = ၇၀ kt
PET ဘူးခွံ ၁၀.၁ ဘီလီယံ ပြန်လည် သန့်စင်ခဲ့

သဘာဝ ရင်းမြစ်

၂၀၁၉ ခုနှစ် အစီရင်ခံခြင်းနှင့်နှိုင်းယှဉ်ပါက စုစုပေါင်း စွမ်းအင်
သုံးစွဲမှု ပြင်းအား ၃ % လျော့ကျ
၂၀၁၉ ခုနှစ် အစီရင်ခံခြင်းနှင့်နှိုင်းယှဉ်ပါက ဖန်လုံအိမ်ဓာတ်ငွေ့
(ရှုထောင့် ၁ နှင့် ၂) စုစုပေါင်း ပြင်းအား ၅.၆ % လျော့ကျ
၂၀၁၉ ခုနှစ် အစီရင်ခံခြင်းနှင့်နှိုင်းယှဉ်ပါက စုစုပေါင်း ရေ
သုံးစွဲမှု ပြင်းအား ၁၀ % လျော့ကျ
၂၀၁၉ ခုနှစ် အစီရင်ခံခြင်းနှင့်နှိုင်းယှဉ်ပါက စုစုပေါင်း
အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း ထွက်ရှိမှု ပြင်းအား ၁၇ % လျော့ကျ

လူသား ရင်းမြစ်

ဝန်ထမ်း ထိန်းသိမ်းမှု နှုန်း ၉၁.၅၁ %
အမျိုးသမီးဝန်ထမ်း ၂၂ %
တစ်ဦးအလုပ်ချိန် နာရီပေါင်း ၂၀၀,၀၀၀ လျှင် TRIR ဖြစ်စဉ် ၀.၉၁ ခု
တစ်ဦးအလုပ်ချိန် နာရီပေါင်း ၂၀၀,၀၀၀ လျှင် LTIFR ဖြစ်စဉ် ၀.၄၈ ခု

လူမှုရေးနှင့် ဆက်ဆံရေး ရင်းမြစ်

ဝယ်ယူသူများ ကျေနပ်မှု ဖြည့်ဆည်းကိန်း (CSI) ၈၆.၁၆ %
ဝယ်ယူသူများ ထိန်းသိမ်းမှု နှုန်း (CRR) ၉၂ %
CSR လှုပ်ရှားမှုများ ၅၈၅ ခု

ဉာဏ်စွမ်း ရင်းမြစ်

အထူးပြု PET စီးပွားရေး လုပ်ငန်း ရှင်သန်နိုင်စွမ်း ညွှန်းကိန်း ၃၅ %
အမျှင် (Fibers) စီးပွားရေးလုပ်ငန်း ရှင်သန်နိုင်စွမ်း ညွှန်းကိန်း ၂၃ %
မူပိုင်ခွင့် ၉၄ ခု

ပိုကောင်းသော ဖွံ့ဖြိုးမှု



အထောက်အကူပြုသည့် 3 4 6 8 12 13 14 15 17 SDG များ

Better Environment



အထောက်အကူပြုသည့် 3 6 7 9 12 13 14 15 17 SDG များ

Better Life



အထောက်အကူပြုသည့် 3 4 5 8 12 13 14 15 17 SDG များ

၂၀၂၀ ခုနှစ် ရေရှည်တည်တံ့နိုင်စွမ်း အစီရင်ခံစာ အကျဉ်းချုပ်

UN ၏ SDGs များအတွက် ကျွန်ုပ်တို့၏ ပါဝင် ကြိုးပမ်းမှုများ

ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



3Ps - People(လူသား), Planet(ကမ္ဘာ) နှင့် Prosperity(သာယာဝပြောမှု) တို့အတွက် တန်ဖိုးတစ်ရပ် ဖန်တီးရန် ပြင်းပြသော အာရုံစိုက်မှုဖြင့် UN ၏ SDGs များကို ဆက်လက် ထောက်ပံ့ပြီး ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။

ပြန်လည် သန့်စင်ခြင်းနှင့် စက်ဝန်းပုံ စီးပွားရေး

3 8 9 11 12 13 14 15 17

ဝယ်ယူသူများကို ထုတ်ကုန်တန်ဖိုးကွင်းဆက်အတွင်း ခေါ်ဆောင်ပြီး စက်ဝန်းပုံ စီးပွားရေးကို ထောက်ပံ့နိုင်မည့် နည်းလမ်းများ ဖော်ဆောင်ခြင်း

ပြန်လည် သန့်စင်ခြင်း သန့်စွာနံ

လုပ်ငန်း နယ်ပယ်တွင်း ပူးပေါင်းခြင်း

ပြန်လည် သန့်စင်ခြင်း ပညာပေးခြင်း

ရာသီဥတု ပြောင်းလဲမှုနှင့် စွမ်းအင်

7 9 11 12 13 14 17

ကာမ္ဘာ့ထုတ်လွှတ်မှု လျှော့ချသည့် မဟာဗျူဟာများ ဖော်ဆောင်သော ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများနှင့် အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်း

ပြည်ဖြိုးမြဲ စွမ်းအင်

သိပ္ပံနည်းကျ ပစ်မှတ် (SBTs)

GHG လျှော့ချခြင်း နှင့် စွမ်းအင်သုံးမှု ထိရောက်မှု

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး

3 6 7 9 12 13 14 15 17

ကုန်ကြမ်းရင်းမြစ် သုံးစွဲခြင်း ထိရောက်မှုကို တိုးတက်စေရန်နှင့် ကျွန်ုပ်တို့၏ ထုတ်လုပ်မှုများ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိမည်ကို သေချာစေခြင်း

ရေရင်းမြစ်ပေါ် အသုံး သုံးသပ်ချက်

အမှိုက်ကန်များသို့ စွန့်ပစ်ပစ္စည်းများ မရောက်ရှိရေး

ပလတ်စတစ် ဘူးခွံ စုဆောင်းခြင်း

ကျန်းမာရေး၊ လုံခြုံရေးနှင့် အဆင်ပြေရေး

3 4 5 8 12 14 15

ကျွန်ုပ်တို့၏ လုပ်ငန်းများတွင် ကျန်းမာရေးနှင့် လုံခြုံဘေးကင်းရေးကို ရှေ့တန်းတင်ကြောင်း အာမခံခြင်း

လုံခြုံသော လုပ်ငန်းခွင်

လူမှုအခွင့်အရေး ကာကွယ်ခြင်း

လုပ်ငန်းစဉ် လုံခြုံရေး

CSR နှင့် ပူးပေါင်းဆောင်ရွက်မှုများ

3 4 6 8 11 12 14 15 17

ပြန်လည် သန့်စင်ခြင်း အသိပညာပေးခြင်းကို ကမ္ဘာအနှံ့ ဆောင်ရွက်သော အစီအစဉ် ဖြစ်စေရန်နှင့် လူမှုအသိုင်းအဝိုင်းအတွက် ပိုမို အကျိုးရှိရန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း

အသိပညာ

သဘာဝပတ်ဝန်းကျင်

ကျန်းမာမှု

COVID-19 ကမ္ဘာ့ကပ်ရောဂါအပေါ် တုံ့ပြန်မှု

ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



၂၀၂၀ ခုနှစ်တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာအနှံ့တွင် တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော သက်ရောက်မှု ဖြစ်စေခဲ့ပြီး ကျွန်ုပ်တို့၏ လုပ်ငန်း ကြံ့ကြခိုင်မှုကို ထိန်းသိမ်းလျက် တန်ဖိုးကွင်းဆက်အတွင်းရှိ ပါဝင်ပတ်သက်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးတို့ကို ဖော်ဆောင်ရာတွင် ကျွန်ုပ်တို့၏ လုပ်နိုင်စွမ်းနှင့် ပက်သက်ပြီး လုပ်ငန်း အဆင့် အားလုံး၌ စိန်ခေါ်မှုများ ကြုံခဲ့ရပါသည်။ သို့သော် ကျွန်ုပ်တို့၏ ဆယ်စုနှစ်ကျော်ကြာ ရေရှည်တည်တံ့ရေးကို IVL တွင် ပေါင်းစပ်ထည့်သွင်းခြင်း အားထုတ်မှုများက ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုများကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ရန် အထောက်အကူပြုခဲ့ပါသည်။



ဝန်ထမ်းအား ဂရုစိုက်ခြင်း
ထောက်ပံ့ခြင်း

စီးပွားရေး ဆက်လက်လည်ပတ်ခြင်း လူမှုအသိုင်းအဝိုင်းကို




ကမ္ဘာအနှံ့ရှိ လူမှု အသိုင်း
အဝိုင်း များသို့ နှာခေါင်းစည်း
များ လှူဒါန်းခဲ့သည်။



IVL ၏ COVID-19 ရန်ပုံငွေမှ တဆင့် လှူဒါန်းမှုများ (US\$ ၁.၈၈ သန်း)

နိုင်ငံပေါင်း ၂၉ ခုရှိ အဖွဲ့အစည်း ၁၃၅ ခုကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့



IVL နှင့် မိတ်ဖက် အဖွဲ့အစည်းများသည် ထိုင်းနိုင်ငံရှိ ဆရာဝန်များနှင့် သွားဆရာဝန်များ အသုံးပြုရန် PPE ဝတ်စုံ ၂၀,၀၀၀ ကို ပြုလုပ်ပြီး ဆေးရုံ ၂၀၀ ကျော်သို့ လှူဒါန်းခဲ့သည်။

* ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ အထိ အချက်အလက်များ၊ စုစုပေါင်း လှူဒါန်းမှုများ၏ ရာခိုင်နှုန်း



တာဝန်ယူမှုရှိပြီး ထိရောက်သော အုပ်ချုပ်မှု



COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေသော်လည်း IVL သည်သဘာဝနည်းကျ ဖွံ့ဖြိုးမှုပမာဏ ၅ % နှင့် စုစုပေါင်း ဖွံ့ဖြိုးမှု ၁၈ % ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါသည်။ ဤအောင်မြင်မှုမှာ ကျွန်ုပ်တို့၏ ထိရောက်သော ခေါင်းဆောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရေရှည်တည်တံ့မှု အပေါ် ကျွန်ုပ်တို့၏ အာရုံစိုက်မှုကြောင့် ဖြစ်ပါသည်။





ကော်ပိုရိတ် အုပ်ချုပ်မှု

IVL ၏ ကော်ပိုရိတ် အုပ်ချုပ်မှုသည် IVL နှင့် လက်အောက်ခံလုပ်ငန်းများတွင် ကမ္ဘာတစ်ဝှမ်း၌ မူဝါဒများ၊ လူများ၊ လုပ်ငန်းစဉ်များနှင့် မျှော်မှန်းချက်များကို လွှမ်းခြုံထားပြီး ကော်ပိုရိတ်အုပ်ချုပ်မှုကို နေ့စဉ်လိုက်နာပါသည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် တန်ဖိုးတို့တွင် နက်ရှိုင်းစွာ အမြစ်တွယ်၍ ကျွန်ုပ်တို့၏ ဒါရိုက်တာများ ဘုတ်အဖွဲ့မှ ကြီးကြပ်သော ကော်ပိုရိတ်အုပ်ချုပ်မှုသည် ကျွန်ုပ်တို့ နေ့စဉ်လုပ်ရားမှုများ၏ အခြေခံ အုတ်မြစ် ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ စီးပွားရေးကိုမှန်ကန်သောနည်းလမ်းဖြင့် လုပ်ကိုင်စေပြီး ကျွန်ုပ်တို့ လိုက်နာရမည့် တာဝန်များကို သိရှိစေပါသည်။

သတင်းပေးခြင်း စင်တာ
whistleblower.indoramaventures.com



မူဝါဒများ၊ မျှော်မှန်းချက်များနှင့် ကျင့်ဝတ်နှစ်မည်သော လုပ်ရပ်များအား သတင်းပို့ရန်အတွက်

သတင်းပေးသူ အစီရင်ခံခြင်း ချန်နယ် မှာ လွတ်လပ်သောလမ်းကြောင်းတစ်ခု ဖြစ်၍ လွယ်ကူလုံခြုံစွာ သတင်းပို့ နိုင်မည့် နည်းလမ်း တစ်ခု ဖြစ်ပါသည်။

100% independent Directors on the NCCG Committee



တင်မြှောက်ခြင်း၊ လျော်ကြေး နှင့် ကော်ပိုရိတ် အုပ်ချုပ်ရေး ကော်မတီ (NCCG ကော်မတီ) ရှိ ဒါရိုက်တာ များမှာ ၁၀၀ ရာခိုင်နှုန်း နောင်ဖွဲ့မှု ကင်းရှင်း ပါသည်။

IVL သည် ထိုင်းနိုင်ငံရှိ Institute of Directors (IOD) မှ “အထူးကောင်းမွန် - ကြယ်ငါးပွင့်” ရမှတ်ကို ရှစ်နှစ်မြောက် အဖြစ် ရရှိခဲ့ပါသည်။



IVL အောက်တိုဘာလ ၂၀၁၄ ခုနှစ်တွင် ပထမဆုံး စတင် ရရှိခဲ့သော ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ကဏ္ဍ အကျင့်ပျက် ခြစားမှု ဆန့်ကျင်ရေး စုပေါင်း လွှာရှားမှု (CAC) မှ ထောက်ခံချက်လက်မှတ်ကို မေလ ၂၀၁၈ ခုနှစ်တွင် အောင်မြင်စွာ သက်တမ်းတိုး နိုင်ခဲ့ပါသည်။



ပိုမို ပြည့်စုံသော အချက်အလက် များအတွက်



၂၀၂၀ ခုနှစ် ထူးခြားချက်များ

၂၀၂၀ ခုနှစ်တွင် IVL ၏ လိင်စုံလင်မှု အစီအစဉ် နှင့်အညီ လွတ်လပ်သော အမျိုးသမီး ဒါရိုက်တာ တစ်ဦးကို ဘုတ်အဖွဲ့တွင်ခန့်အပ်ပြီး စုံလင်ကွဲပြားမှုကို တိုးတက်စေ ခဲ့ပါသည်။



ကျွန်ုပ်တို့ လုပ်ငန်းနေရာများ၏ ၈၁ % တွင် ကျွန်ုပ်တို့၏ ကော်ပိုရိတ် အုပ်ချုပ်မှု လက်စွဲ အသစ်ကို သင်တန်းပို့ချပြီး ဖြစ်ပါသည်။



ဝန်ထမ်းများ၏ ၈၆ % ကို အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး သင်တန်း ပို့ချပြီး ဖြစ်ပါသည်။



IVL အား ကော်ပိုရိတ် အုပ်ချုပ်ရေး စည်းမျဉ်းများအရ ကုန်ပစ္စည်းဆိုင်ရာ သတ်မှတ်ချက် လိုက်နာမှု မရှိခြင်းကြောင့် ၁၀၀% အဆုတ်ခံရခြင်း မရှိပါ။



IVL သည် ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန် ကြေညာခဲ့သော 2019 ASEAN CG Scorecard (ACGS) အတွက် Asset Class PLC ဆု ရရှိသူများအနက် တစ်ဦး ဖြစ်ပါသည်။



ရေရှည် ဖွံ့ဖြိုးမှုကို မောင်းနှင်ခြင်း



ပိုကောင်းသော ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုအတွက် ကျွန်ုပ်တို့၏ ရည်မှန်းချက်များ



ရေတို (၂၀၂၁-၂၀၂၄)

- ၂၀၂၁ ခုနှစ်တွင် ရှင်သန်နိုင်စွမ်း ညွှန်းကိန်းသည် အထူးပြု PET စီးပွားရေးအတွက် ၃၄ % နှင့် ဖိုင်းဘာ စီးပွားရေးအတွက် ၂၂ % ရှိရေး
- ၂၀၂၁ ခုနှစ်တွင် ဝယ်ယူသူများ စိတ်ကျေနပ်မှု ညွှန်းကိန်း (CSI) သည် ၈၆ % နှင့် ညီမျှ သို့မဟုတ် ကျော်လွန်ရန်
- ပင်မဈေးကွက်များတွင် rPET စီးပွားရေးတွင် ဦးဆောင်သူ ဖြစ်ရန်



ရေလတ် (၂၀၂၅)

- နှစ်စဉ် သုံးစွဲပြီးသော PET ၇၅၀,၀၀၀ တန် ကို ကျွန်ုပ်တို့၏ polyester ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းအဖြစ် ပြန်လည် သန့်စင် အသုံးပြုရန်
- နှစ်စဉ် ဘူးခွံပေါင်း ၅၀ ဘီလီယံကို ပြန်လည် သန့်စင်ရန်
- ရေရှည်တည်တံ့ရေး ပန်းတိုင်များအတွက် US\$ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်
- ကာဗွန်ထုတ်လွှတ်မှု နည်းသော ထုတ်ကုန်များမှ ဝင်ငွေ ၇ % ရရှိရန်



ရေရှည် (၂၀၅၀)

- စက်ဝန်ဆံ့ စီးပွားရေးအတွက်
 - ပြင်ပ ဌာနများနှင့် အဖွဲ့အစည်းများနှင့် လက်တွဲမှုများ ဖော်ဆောင်ရန်
 - စက်ဝန်ဆံ့ စီးပွားရေးတွင် အတွေးအခေါ်ပိုင်း ဦးဆောင်သူ ဖြစ်လာရန်
 - ဝယ်ယူသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီ သော ရေရှည်တည်တံ့ သည့် ထုတ်ကုန်များ ဆန်းသစ်တီထွင်၍ ဝန်ဆောင်မှုပေးရန်
 - သဘာဝပတ်ဝန်းကျင်နှင့် သမုဒ္ဒရာများသို့ ပလတ်စတစ် အမှိုက်များ မရောက်ရှိစေရန်

စက်ဝန်းပုံ စီးပွားရေး အတွေးအခေါ် ဦးဆောင်မှု



ပိုမို ပြည့်စုံသော အချက်အလက် များအတွက်



အကြီးမားဆုံး PET ကုန်ကြမ်းသစ် ထုတ်လုပ်သူတစ်ဦးဖြစ်သည့်အလျောက် ကျွန်ုပ်တို့သည် ပိုမိုတောက်ပသော အနာဂါတို့ကို ဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့၏ ၂၀၂၅ ခုနှစ် ပြန်လည်သန့်စင်ရေး ပစ်မှတ်များကို ရရှိနိုင်ရန် စက်ဝန်းပုံ စီးပွားရေးစနစ်ကို မြှင့်တင်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်လာရန် ရည်သန်ပါသည်။ စက်ဝန်းပုံစီးပွားရေး အတွေးအခေါ် ဦးဆောင်သူ ဖြစ်လာရန်အတွက် ကျွန်ုပ်တို့အား အဓိက မောင်းနှင်မှုတစ်ခုမှာ လုပ်ငန်းနယ်ပယ်အတွင်းရှိ မိတ်ဖက်များနှင့် ပူးပေါင်း၍ ကျွန်ုပ်တို့၏ ဆန်းသစ်တီထွင်နိုင်စွမ်းကို မြှင့်တင်ပြီး rPET လိုလားမှုကို ပိုမိုမြှင့်တင်နိုင်ရေး လုပ်ဆောင်ရန် ဖြစ်ပါသည်။



Indorama Ventures သည် Circular Economy Accelerator : A Recycling Partnership Initiative ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြန်လည်သန့်စင်ခြင်း အားထုတ်မှုများကို အရှိန်အဟုန်မြှင့်ရန် အမေရိကန်အစိုးရ၏ ထုတ်လုပ်သူများ၏ ဆက်လက် တာဝန်ယူမှု (EPR) အစီအစဉ်များနှင့်အညီ မိသားစုအများအပြား ပေါင်းစု နေထိုင်သော လူနေအိမ် စီမံကိန်းများတွင် ပလတ်စတစ်များ၌ စွန့်ပစ်ပစ္စည်း စုဆောင်းရေး ပုံး/လှည်းများ စီစဉ်ထားပါသည်။

ပန်းတိုင်များ

- ဖလင်များနှင့် ပြောင်းလွယ်ပြင်လွယ်ပစ္စည်းများအား ပလတ်စတစ်များတွင် ပြန်လည်သန့်စင်ခြင်းကို လူများ ပိုမိုအသုံးပြုနိုင်ရန်
- သုံးစွဲပြီး ပစ္စည်း ဈေးကွက်ကို ထောက်ပံ့မှုများ ပိုမိုများပြားအောင် ဆောင်ရွက်ရန်
- EMF ၏ ပြန်လည် သန့်စင်နိုင်သော အရာများ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်အညီ ပြန်လည် သန့်စင်နိုင်စွမ်းကို ၃၀ % အထိ စွမ်းဆောင်နိုင်ရန်



ပြန်လည်သန့်စင် သုံးစွဲခြင်းဖြင့် စက်ဝန်းပုံ စီးပွားရေးကို မောင်းနှင်ခြင်း



ပိုမို ပြည့်စုံသော အချက်အလက် များအတွက်




ကမ္ဘာအနှံတွင် ရှိနေသည့်အချက်ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စက်ဝန်းပုံစီးပွားရေးတွင် အတွေးအခေါ်ပိုင်း ဦးဆောင်သူတစ်ဦးဖြစ်လာရေးပန်းတိုင်ကို ရရှိနိုင်ရန် အတွက် ကျွန်ုပ်တို့သည် ပြန်လည်သန့်စင်ခြင်းတွင် တကယ့်ပြောင်းလဲမှုများကို မောင်းနှင်ခြင်း၊ ကျွန်ုပ်တို့၏ ပြန်လည် သန့်စင်နိုင်စွမ်းနှင့် ထိရောက်မှုတို့ကို တိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းနေပါသည်။



ကျွန်ုပ်တို့၏ ပြန်လည်သန့်စင်ခြင်း မဟာဗျူဟာ

- ကျွန်ုပ်တို့၏ ကမ္ဘာအနှံ ပြန်လည်သန့်စင်ခြင်း စွမ်းဆောင်ရည်ကို အားကောင်းစေရန်
- စက်ဝန်းပုံ စီးပွားရေးကို ကူညီထောက်ပံ့ရန်
- အပြည့်အဝ ပြန်လည် လည်ပတ်သော စနစ် ဖြစ်လာစေရန်

သုံးစွဲပြီး PET ဘူးခွံများ ပြန်လည်သန့်စင်မှု



ပြန်လည်သန့်စင်မှု
PET ဘူးခွံ ၅၀ ဘီလီယံ နီးနီး
(၂၀၂၀ ခုနှစ်တွင် ၁၀.၁ ဘီလီယံ)



ရှောင်လွှဲနိုင်မှု
၁.၃ သန်း တန်
အမှိုက်ကန်များသို့
ပယ်တစ်
စွန့်ပစ်စွန့်များ ရောက်ရှိမှု



Deja™ Brand - ကွင်းဆက်ကို ပိတ်နိုင်ရန် အစဉ် ကြိုးပမ်းနေပြီး၊ ကျွန်ုပ်တို့၏ Deja™ အမှတ်တံဆိပ် ရေရှည်တည်တံ့သော rPET / rPETအရေအနှော ကော်စစ်များ၊ ကော်စစ်များ၊ ဖိုင်ဘာများနှင့် အမျှင်များကို နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်ရန် ပြုလုပ်ထားပါသည်။

၂၀၂၀ ခုနှစ် ထူးခြားချက်



Coca-Cola Beverages Philippines, Inc. (CCBPI), ဖိလစ်ပိုင် နိုင်ငံတွင်းရှိ Coca-Cola ၏ အချို့ရည် ပူလင်း ထုတ်လုပ်သည့် ကုမ္ပဏီခွဲ နှင့် Indorama Ventures တို့သည် ဖိလစ်ပိုင်နိုင်ငံတွင် သုံးပြီးဘူးခွံမှ-ဘူးခွံသစ်သို့ ပြန်လည်သန့်စင်နိုင်မည့် အကြီးမားဆုံး နည်းပညာဖြင့် PETValue စက်ရုံ တည်ထောင်ရန် joint-venture သဘောတူညီချက် လက်မှတ်ကို ရေးထိုးခဲ့ပါသည်။

PETValue သည် အသုံးပြုထားသော PET ပလတ်စတစ် ဘူးခွံများသည် ရာနှုန်းပြည့် ပြန်လည် သန့်စင်နိုင်သဖြင့် “တစ်ခါသုံး” မပြုရန်၊ စက်ဝန်းပုံ စီးပွားရေး စနစ်အတွင်း ထပ်ခါထပ်ခါပြန် အသက်သွင်း အသုံးပြုနိုင်ရန် သေချာစေ ပါမည်။ စက်ရုံ၏ တစ်နှစ်တာအတွင်း ထုတ်လုပ်နိုင်မှုမှာ ကော်စ (flakes) တစ်နှစ်လျှင် ၃၀,၀၀၀ မက်ထရစ်တန် ဖြစ်ပြီး ပလတ်စတစ် ဘူးခွံ ၂ ဘီလီယံခန့် ပြန်လည် သန့်စင်ပေးနိုင်မည် ဖြစ်ကာ စီမံကိန်း ပထမ အဆင့်တွင် ပြန်လည် သန့်စင်ထားသော ကော်စေး တစ်နှစ်လျှင် ၁၆,၀၀၀ မက်ထရစ်တန် ထုတ်လုပ်နိုင်မည်ဟု ထုတ်ချက် ထားပါသည်။ ဒုတိယ ပုံသွန်းစက်ကိုလည်း ကျန်ရှိသည့် ကော်စများကို သုံးစွဲနိုင်ရန် ဆက်လက် တပ်ဆင်သွားမည် ဖြစ်ပါသည်။



ဆန်းသစ် တီထွင်ခြင်းဖြင့် မောင်းနှင်သော ဖွံ့ဖြိုးမှု



ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



ဆန်းသစ်တီထွင်မှုသည် ဖွံ့ဖြိုးမှုကို မောင်းနှင်ပြီး ကျွန်ုပ်တို့ စီးပွားရေး၏ ရေရှည် တည်တံ့မှုအတွက် မရှိမဖြစ် အရေးပါပါသည်။ ဆန်းသစ်တီထွင်မှုရှိသည် ဆိုသည်မှာ ဈေးကွက် လိုအပ်ချက်များကို ကြိုတင် ခန့်မှန်းလေ့လာခြင်း၊ နည်းပညာ မြင့်မားသော ထုတ်ကုန်များ ဖန်တီးခြင်း၊ ဝန်ထမ်းများ၏ ဖန်တီးနိုင်စွမ်း ကို အားပေးခြင်းနှင့် သုတေသန နှင့် ဖွံ့ဖြိုးရေး (R&D) တို့တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း တို့ကို ဆိုလိုပါသည်။

ထို့ပြင် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များနှင့် ထုတ်ကုန်များသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက် များကို ဖြည့်တင်းနိုင်ပြီး ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ရေး မဟာဗျူဟာနှင့် ကိုက်ညီရန် သေချာစေရန် ဟုလည်း အဓိပ္ပါယ်ရပါသည်။ ကျွန်ုပ်တို့သည် ဆန်းသစ် တီထွင်မှုနှင့် ပတ်သက်ပြီး ကဏ္ဍခြောက်ခု သတ်မှတ် ထားပါသည်။ ထုတ်ကုန်ပိုင်း ဆန်းသစ်မှု၊ လုပ်ငန်းစဉ်ပိုင်း ဆန်းသစ်မှု၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဆန်းသစ်မှု၊ ပွင့်လင်းမြင်သာသော ဆန်းသစ်မှု၊ အဖွဲ့တွင်းနှင့် အဖွဲ့ပြင်ပ ပူးပေါင်း ဆောင်ရွက်မှု။

ရှင်သန်မှု ညွှန်းကိန်း*

ဖိုင်ဘာ စီးပွားရေး



၂၀၂၀
လက်တွေ့
၂၃%

ပစ်မှတ် ၂၂%

အထူးပြု PET စီးပွားရေး



၂၀၂၀
လက်တွေ့ ၃၅%
ပစ်မှတ် ၃၄%

၂၀၂၁
ပစ်မှတ် ၃၄%

* ရှင်သန်မှု ညွှန်းကိန်း: လွန်ခဲ့သော ငါးနှစ်အတွင်း ထုတ်ကုန်များ ရောင်းချမှုမှ ရရှိခဲ့သော ဝင်ငွေ။

၂၀၂၀ ခုနှစ် ထူးခြားချက်များ



US\$ ၁၉.၂ သန်း R&D အတွက် သုံးစွဲမှု



၁၇၃ R&D ဝန်ထမ်းများ



၁၇ R&D စင်တာများ



၉၄ မူပိုင်ခွင့်များ ၂၀၂၀ ခုနှစ် အတွင်း
(လျှောက်ထား နှင့် ရရှိ) မူပိုင်ခွင့် ၈၈၄ ခု အနက်



၃၀၀ ကျော် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ

Wellman HealthGuard® AMIC

သုံးစွဲသူများ၏ ဗိုင်းရပ်စ် ကာကွယ်ရေး တောင်းဆိုမှုကို ပြည့်စုံရန် Wellman International သည် HealthGuard Corporation နှင့် ပူးပေါင်းပြီး ဘက်တီးရီးယား၊ အလွန်အမင်း သေးငယ်သော ဘက်တီးရီးယား နှင့် ဗိုင်းရပ်စ်များကို တွန်းလှန် ခိုင်သော polyester အခြေခံဖိုင်ဘာများကို ထုတ်လုပ် ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဖိုင်ဘာများကို HealthGuard® AMIC အသုံးပြုထားပါက SARS-CoV-2 (COVID-19) ဗိုင်းရပ်စ် ပြန့်ပွားမှုကို လျှော့ချနိုင်ပါသည်။



လုံခြုံပြီး ရေရှည်တည်တံ့သော ထုတ်ကုန်များ



ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်



ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လျော့ချရန် ကျွန်ုပ်တို့သည် အရည်အသွေးနှင့် ရေရှည်တည်တံ့ခြင်းဆိုင်ရာ အမြင့်မားဆုံး စံချိန်များကို လိုက်နာ၍ ထုတ်ကုန်များကို ဒီဇိုင်းဆွဲ၊ ထုတ်လုပ်ပြီး တင်ပို့ပါသည်။ ကုန်ကြမ်းပစ္စည်းများကို တာဝန်သိသိ သုံးစွဲခြင်းမှ ထိရောက်သော စနစ်များကို ထိန်းသိမ်းလည်ပတ်ခြင်းနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို စက်ဝန်းလမ်းကြောင်းအပြည့်တွင် ရင်းနှီးမြှုပ်နှံမှုအထိ ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘေးကင်းလုံခြုံရေးကို အာရုံစိုက်ပြီး ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးရန် စဉ်ဆက်မပြတ် ဆောင်ရွက်နေပါသည်။

ထုတ်ကုန် ဒီဇိုင်းဆွဲခြင်း သတ်မှတ်ချက်များ



ထုတ်ကုန် လုံခြုံရေး ယန္တရားများ

ထုတ်ကုန် လိုအပ်ချက် လိုက်နာမှု အန္တရာယ် ဖြစ်နိုင်ခြေ လက္ခဏာ သတ်မှတ်ခြင်း
Product Compliance Risk Characterization (PCRC) လုပ်ငန်းစဉ်

အကဲဖြတ်ခြင်းကို ကျွန်ုပ်တို့၏ သဘာဝ ပတ်ဝန်းကျင် နှင့် လူထု ကျန်းမာရေး ထိခိုက်စေနိုင်သော ထုတ်ကုန်များ၏ ၁၀၀ % အပေါ် ဆောင်ရွက်ထားပါသည်။

ထုတ်ကုန် စီးဆင်းမှု သတင်း အချက်အလက်များ ရရှိရန် ဝယ်ယူသူများ၏ တွေ့ကြုံမှုများကို စုဆောင်းထားပါသည်။

PCRC လုပ်ငန်းစဉ်တွင် ကုန်ထုတ်လုပ်ငန်း အန္တရာယ်နှင့် ထုတ်ကုန် လိုအပ်ချက်များ (ဓာတ်ပစ္စည်း၊ ဓာတ်ဆေး၊ ဓာတ်ဆေးနှင့် အစားအသောက်ဆိုင်ရာ ဘေးကင်းမှု) တို့ပါဝင်သော ကုန်ကြမ်း၊ အကဲဖြတ်မှုတို့ ပါဝင်ပြီး ပစ်မှတ်ထားသော ဈေးကွက်များအတွက် ဖော်ပြချက် အသစ်များ ဖော်ထုတ်ရန် အာရုံစိုက်ထားပါသည်။

အန္တရာယ်ရှိသော ဓာတ် ပစ္စည်းများ / အရာဝတ္ထုများ

အန္တရာယ်ရှိသော ဓာတ် ပစ္စည်းများကို သုံးစွဲမှုကို တစ်ဆင့်ချင်း ရပ်တန့်နိုင်ရန် ပိုမိုတိုးတက်သော ချဉ်းကပ်ပုံနှင့် ပစ်မှတ်များ သတ်မှတ်ထားပါသည်။

ကုမ္ပဏီ၏ ထုတ်ကုန်အားလုံးကို မေးခွန်းထုတ်စရာ ဓာတ် ပစ္စည်း သို့မဟုတ် အရာဝတ္ထုများနှင့် ပတ်သက်ပြီး သုံးသပ်မှုများ ပြုလုပ်ထားပါသည်။



ဝယ်ယူသူများနှင့် ခိုင်မာသောဆက်ဆံရေးတည်ဆောက်ခြင်း




ပိုမို ပြည့်စုံသော
အချက်အလက်
များအတွက်




ကျွန်ုပ်တို့၏ တန်ဖိုးများတွင် ဖော်ပြထားသည့်အတိုင်း ဝယ်ယူသူများကြောင့် ကျွန်ုပ်တို့ တည်ရှိခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝယ်ယူသူများကို အရည်အသွေး အမြင့်မားဆုံး ကမ္ဘာ့အဆင့် ထုတ်ကုန်များ ကမ်းလှမ်းပြီး ဝန်ဆောင်မှုများ ပေးရာတွင် စဉ်ဆက်မပြတ် တိုးတက်မှုများကို ရှာကြံလျက်ရှိပါသည်။ ဆက်ဆံရေးများကို နေ့စဉ်နှင့် စဉ်ဆက်မပြတ် အားကောင်းရန် လုပ်ဆောင်မှုများအပြင် ကျွန်ုပ်တို့သည် ဝယ်ယူသူများ စိတ်ကျေနပ်မှု ညွှန်းကိန်း (CSI)၊ ဝယ်ယူသူများအား ထိန်းထားနိုင်နှုန်း (CRR)၊ Net Promoter Score (NPS) စသော ကိရိယာကို အသုံးပြု၍ ဝယ်ယူသူများ၏ တုံ့ပြန်ချက်များကို တက်ကြွစွာ ရှာဖွေပြီး အကြံပြုချက်များကို လုပ်ငန်းအတွင်း ပေါင်းစပ်နေပါသည်။ ကျွန်ုပ်တို့သည် ဝယ်ယူသူများကို ဗဟိုပြု၍ ကျွန်ုပ်တို့၏ လုပ်ငန်းများကို ဆက်လက် လည်ပတ်သွားမည် ဖြစ်ပါသည်။

IVL ထုတ်ကုန်များ	အဆုံးသတ် အသုံးပြုမှုနှင့် IVL CoMa ခွဲတမ်း ^၂	IVL CoMa ခွဲတမ်း ^၃
PET, PTA, EG	 စားသောက်ကုန် ထုတ်ပိုးရေး	၄၈%
PET, PEO, Surf., သန့်စင်ရေး ဖိုင်ဘာများ	 အိမ်၊ တစ်ကိုယ်ရည်၊ ဂရုစိုက်မှု နှင့် သန့်ရှင်းရေး ^၁	၂၀%
အောက်ဆီဂျင်နှင့်လောင်စာ အရောအနှောမှ မျက်နှာပြင် ဂုဏ်သတ္တိပြောင်း ပစ္စည်းများ	 ဆီ နှင့် ဓာတ်ငွေ့	၁%
ရွှေလျားရေးသုံး ဖိုင်ဘာများ , နေထိုင်မှုသုံး ဖိုင်ဘာများ	 ရွှေလျားယာဉ် အစိတ်အပိုင်းများ	၁၀%
နေထိုင်မှုသုံး ဖိုင်ဘာများ	 အဝတ်အထည်	၆%
နေထိုင်မှုသုံး ဖိုင်ဘာများ , PO, PEO	 အိမ်ရာ နှင့် ဆောက်လုပ်ရေး	၅%
PET, NDC	 လျှပ်ကူး ပစ္စည်းများနှင့် လျှပ်စစ် ပစ္စည်းများ	၃%

Notes: (၁) အိမ်သုံး၊ တစ်ကိုယ်ရည်နှင့် သန့်ရှင်းရေး (Home, Personal Care and Hygiene) ထုတ်ကုန်များ၊ သန့်ရှင်းရေး ထုတ်ကုန်များတွင် ကလေး အနီ၊ လူကြီး သေးခါ၊ အမျိုးသမီးသုံး ထုတ်ကုန်များ၊ တစ်ခါသုံး သန့်ရှင်းရေး ပစ္စည်းများနှင့် ဆေးပစ္စည်းများ (ဥပမာ၊ နှာခေါင်းစည်းများနှင့် ဝတ်ရုံများ) ပါဝင်ပါသည်။
(၂) CoMa (Contribution Margin) (ထည့်ဝင်မှု ရာခိုင်နှုန်း)ကို IVL 2020A အပေါ် အခြေခံထားပါသည်။ အထက်ပါ ထုတ်ကုန်များကွက်များသည် IVL ထုတ်ကုန်များ၏ 94 % ကို ကိုယ်စားပြုပါသည်။
(၃) 2020A



စီးပွားရေး
နယ်ပယ်များ
ဝယ်ယူသူများ
စိတ်ကျေနပ်မှု
တိုးတက်ခြင်း
၁၀၀%
ကမ္ဘာ့အနှံ့ လုပ်ငန်းများ



၂၀၂၁ ပစ်မှတ်
IVL အလုံးစုံ CSI ≥ ၈၆%

၂၀၂၀ ခုနှစ် ရေရှည်တည်တံ့နိုင်စွမ်း အစီရင်ခံစာ အကျဉ်းချုပ်





ကာဗွန်မျှခြေသို့ ရောက်ရှိရေး



ကမ္ဘာပေါ်၌ ပိုကောင်းသော သဘာဝပတ်ဝန်းကျင်အတွက် ကျွန်ုပ်တို့၏ ရည်မှန်းချက်



ရေတို (၂၀၂၁-၂၀၂၄)

- သိပ္ပံနည်းကျ ပစ်မှတ်များ (SBTs) သတ်မှတ်ရန်
- ရှုထောင့် ၃ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ပစ်မှတ် သတ်မှတ်ရန်
- ကြီးမားသော သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စည်းမျဉ်း မလိုက်နာမှု မရှိရန်



ရေလတ် (၂၀၂၅)

- GHG (ဖန်လုံအိမ် ဓာတ်ငွေ့) (ရှုထောင့် ၁ နှင့် ၂) စုစုပေါင်း ထုတ်လွှတ်မှုပြင်းအားကို ၁၀ % လျှော့ချရန်*
- ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ၂၀၂၅ မတိုင်မီ ၁၀ % နှင့် ၂၀၃၀ မတိုင်မီ ၂၅ % သုံးစွဲရန်
- စွမ်းအင် သုံးစွဲမှု ပြင်းအားကို ၅ % လျှော့ချရန်*
- ရေသုံးစွဲမှု ပြင်းအားကို ၁၀ % လျှော့ချရန်*
- စွန့်ပစ်ပစ္စည်း ၉၀ % အမှိုက်ကန်များသို့ မရောက်ရန်

* ၂၀၂၁ ခုနှစ်ပေါ် အခြေခံ၍




ရေရှည် (၂၀၅၀)


- စက်ဝန်ဆံ့ စီးပွားရေးသို့
- ကာဗွန် မျှခြေသို့
 - ကျွန်ုပ်တို့၏ ကာဗွန် ထုတ်လွှတ်မှုကို စဉ်ဆက်မပြတ် လျှော့ချရန်
 - > လုပ်ငန်း လည်ပတ်ခြင်း သုံးစွဲမှု ထိရောက်ခြင်းကို တိုးတက်စေရန်
 - > ပြန်လည်ပြည့်ဖြိုးမြဲ နှင့် ကာဗွန်အထွက်နှုန်းသော စွမ်းအင်များ သုံးစွဲရန်
 - သဘာဝ ရင်းမြစ် သုံးစွဲမှုကို ထိရောက် ကောင်းမွန်စေရန်

ကာဗွန်မျှခြေ ရောက်ရှိရေးအတွက် ကျွန်ုပ်တို့၏ သော့ချက်ကျသော မဟာဗျူဟာများမှာ ကျွန်ုပ်တို့၏ သမာရိုးကျ စွမ်းအင်အပေါ် မှီခိုမှုကို တက်ကြွစွာ လျှော့ချခြင်း၊ ကျွန်ုပ်တို့၏ နေ့စဉ် လုပ်ငန်းလည်ပတ်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ရောနှောအသုံးပြုခြင်းနှင့် လုပ်ငန်းလည်ပတ်ရာတွင် ရင်းမြစ်သုံးစွဲခြင်း ထိရောက်မှုကို တိုးတက်စေခြင်းတို့ ဖြစ်ပါသည်။

စုစုပေါင်း စွမ်းအင် သုံးစွဲမှု



စုစုပေါင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် သုံးစွဲမှု



မှတ်ချက်: ပြင်းအားကို တွက်ချက်ရာတွင် ကုမ္ပဏီအချင်းချင်းအတွင်း ရောင်းချမှုများပါ ပါဝင်သော ထုတ်လုပ်မှု အားလုံးကို ခြုံငုံတွက်ချက်ထားပါသည်။ ၂၀၂၀ ခုနှစ်တွင် စွမ်းအင် လိုအပ်ချက် မြင့်မားသော cracker စက်ရုံများကို ဝယ်ယူခဲ့ခြင်းကြောင့် စွမ်းအင် သုံးစွဲမှု မြင့်တက်ခဲ့ပါသည်။

၂၀၂၀ ခုနှစ် ထူးခြားချက်များ

- ၂၀၁၉ ခုနှစ် အစီရင်ခံခြင်းနှင့် နှိုင်းယှဉ်ပါက စုစုပေါင်း စွမ်းအင် သုံးစွဲမှု ပြင်းအား **၃%** လျော့ကျ
- စီမံခန့်ခွဲမှု သုံးစွဲမှု **၈%** တိုးတက်



လက်သုရေနီးယားနိုင်ငံရှိ ကျွန်ုပ်တို့၏ လက်အောက်ခံ ကုမ္ပဏီ UAB Orion Global PET တွင် ခြံစည်းရိုးအစား ဆိုလာပြားများ တပ်ဆင်ထားခြင်းဖြင့် နယ်နမိတ် သတ်မှတ် ပေးသကဲ့သို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၅၅.၈ မီဂါဝပ်နာရီ ထုတ်လုပ် နိုင်သောကြောင့် ထိုလုပ်ငန်းနေရာရှိ စုစုပေါင်း ဆိုလာ စွမ်းအင်ပမာဏကို ၃၉၀,၀၀၀ ကီလိုဝပ်သို့ ရောက်ရှိစေခဲ့ပါသည်။



၂၀၂၅ ခုနှစ် ပစ်မှတ်

စွမ်းအင်သုံးစွဲမှု ပြင်းအားကို **၅%** လျှော့ချရန်*
 ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ် စွမ်းအင်ကို **၁၀%** သုံးစွဲရန်

* ၂၀၂၀ ခုနှစ်ပေါ် အခြေခံ၍

၂၀၃၀ ခုနှစ် ပစ်မှတ်

ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ် စွမ်းအင်ကို **၂၅%** သုံးစွဲရန်

၂၀၁၃-၂၀၂၀ တိုးတက်မှု

စွမ်းအင်သုံးစွဲမှု ပြင်းအား **၄%** လျော့ကျ



ဖန်လုံအိမ် ဓာတ်ငွေ့ စီမံခန့်ခွဲမှု




ပိုမို ပြည့်စုံသော အချက်အလက် များအတွက်




ကျွန်ုပ်တို့၏ ၂၀၂၅ ခုနှစ် မတိုင်မီ ရှုထောင့် ၁ နှင့် ၂ GHG (ဖန်လုံအိမ် ဓာတ်ငွေ့) ထုတ်လွှတ်မှုကို ၁၀ % လျှော့ချရန် ပန်းတိုင်ကို ရရှိနိုင်ရန် ကျွန်ုပ်တို့၏ ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချပြီး ပြောင်းလဲမှုများလုပ်ဆောင်ရန် မောင်းနှင်နေပါသည်။


GHG တိုက်ရိုက်ထုတ်လွှတ်မှု (ရှုထောင့် ၁)



GHG သွယ်ဝိုက် ထုတ်လွှတ်မှု (ရှုထောင့် ၂)



GHG ထုတ်လွှတ်မှု စုစုပေါင်း (ရှုထောင့် ၁ နှင့် ၂)



၂၀၂၀ ခုနှစ်ထူးခြားချက်

- ၂၀၂၀ ခုနှစ် အစီရင်ခံခြင်းနှင့် နှိုင်းယှဉ်ပါက GHG ထုတ်လွှတ်မှု စုစုပေါင်း (ရှုထောင့် ၁ နှင့် ၂) ၅.၆ % လျော့ကျ

၂၀၂၁-၂၀၂၀ တိုးတက်မှု

GHG ထုတ်လွှတ်မှု စုစုပေါင်း ပြင်းအား (ရှုထောင့် ၁ နှင့် ၂) ၁၀ % လျော့ကျ



၂၀၂၅ ခုနှစ် ပစ်မှတ်

GHG ထုတ်လွှတ်မှု စုစုပေါင်း ပြင်းအား

* Base year 2020

(ရှုထောင့် ၁ နှင့် ၂) ၁၀ % လျှော့ချရန်*



၁၀၀%

GHG ထုတ်လွှတ်မှုကို ISO 14064-1 နှင့် ISO 14064-3 တို့နှင့်အညီ စာရင်းပြုစုခြင်း၊ အတည်ပြုခြင်း နှင့် အာမခံခြင်း။

GHG (ရှုထောင့် ၃)

၂၀၂၀ ခုနှစ်တွင် အောက်ပါ ကဏ္ဍများအတွက် GHG ရှုထောင့် ၃ အချက်အလက်များကို ၁၀၀ % စုဆောင်းထားပါသည်။
၂၀၂၃ ခုနှစ် မတိုင်မီ ကျွန်ုပ်တို့ စီးပွားရေး၏ သက်ဆိုင်ရာ ကဏ္ဍများအားလုံးကိုပါ တိုးချဲ့ထွက်ချက်ရန် စီစဉ်ထားပါသည်။



- ဝယ်ယူထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှု



- ဝယ်ယူသည့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းနှင့် ဖြန့်ချိခြင်း



- ရောင်းချသည့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းနှင့် ဖြန့်ချိခြင်း



- လောင်စာဆီနှင့် စွမ်းအင်သုံး လျှပ်စီးများ




- ဝန်ထမ်းများ ရုံးတက်ရုံးဆင်းခြင်းနှင့် စီးပွားရေး ခရီးထွက်ခြင်း




- လုပ်ငန်း လည်ပတ်မှုမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်း

ကျွန်ုပ်တို့သည် ရေ သုံးစွဲမှု၊ ရေထုတ်ယူ သုံးစွဲခြင်းနှင့် စွန့်ထုတ်ခြင်း အပါအဝင်ကို တာဝန်သိသိ စီမံခန့်ခွဲပြီး 3Rs နိယာမများကို အသုံးပြုကာ ရေစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ် တိုးတက်မှုကို အားထုတ် ရှာဖွေလျက်ရှိပါသည်။ ရေ အရင်းမြစ် ပေါများမှုမရှိသော ဒေသများတွင် ကျွန်ုပ်တို့လုပ်ငန်းလည်ပတ်သည့် နေရာပတ်ဝန်းကျင်တွင် ရေအရင်းမြစ်ပေါ် ဖိအားသက်ရောက်မှုကို ပုံမှန်တိုင်းတာ၍ မလိုလားအပ်သော သက်ရောက်မှုများကို ရှောင်ရှားခြင်းဖြင့် ကျွန်ုပ်တို့၏ လုပ်ငန်းများကို တာဝန်သိသိ လည်ပတ်ပါသည်။

ရေထုတ်ယူသုံးစွဲမှု စုစုပေါင်း




ပြန်လည် သန့်စင်/သုံးစွဲ သော ရေ စုစုပေါင်း



၂၀၂၀ ခုနှစ် ရေရင်းမြစ်ပေါ် ဖိအား သက်ရောက်မှု သုံးသပ်ချက်

(AQUEDUCT Water Risk Tool ကို အသုံးပြု၍ တွက်ချက်ထားသည့် ရေရင်းမြစ် ပေါများမှု မရှိသော နေရာများတွင် လည်ပတ်နေသည့် အတည်ပြုထားသော IWL ၏ လုပ်ငန်း ရာခိုင်နှုန်း)



- ရေထုတ်ယူမှု စုစုပေါင်း (ကုဗမီတာ) - ၂၀၂၀ ခုနှစ် အစီရင်ခံခြင်း (၁၀၇ နေရာ)
- ရေထုတ်ယူမှု စုစုပေါင်း (ကုဗမီတာ) - ၂၀၁၉ ခုနှစ် အစီရင်ခံခြင်း (၉၄ နေရာ)
- ပြင်းအား (ကုဗမီတာ/ထုတ်ကုန်တန်) - ၂၀၂၀ ခုနှစ် အစီရင်ခံခြင်း (၁၀၇ နေရာ)
- ပြင်းအား (ကုဗမီတာ/ထုတ်ကုန်တန်) - ၂၀၁၉ ခုနှစ် အစီရင်ခံခြင်း (၉၄ နေရာ)
- ပြန်သန့်စင်/သုံးစွဲသော ရေ ထုတ်လုပ် (ကုဗမီတာ) - ၂၀၂၀ ခုနှစ် အစီရင်ခံခြင်း (၁၀၇ နေရာ)
- ပြန်သန့်စင်/သုံးစွဲသော ရေ ထုတ်လုပ် (ကုဗမီတာ) - ၂၀၁၉ ခုနှစ် အစီရင်ခံခြင်း (၉၄ နေရာ)
- ပြန်သန့်စင်/သုံးစွဲသော ရေ (ရေခိုင်နှုန်း) - ၂၀၂၀ ခုနှစ် အစီရင်ခံခြင်း (၉၄ နေရာ)
- ပြန်သန့်စင်/သုံးစွဲသော ရေ (ရေခိုင်နှုန်း) - ၂၀၁၉ ခုနှစ် အစီရင်ခံခြင်း (၉၄ နေရာ)

မှတ်ချက်: ပြင်းအားကို တွက်ချက်ရာတွင် ကုမ္ပဏီအချင်းချင်းအတွင်း ရောင်းချမှုများပါ ပါဝင်သော ထုတ်လုပ်မှု အားလုံးကို ခြုံငုံတွက်ချက်ထားပါသည်။
၂၀၂၀ ခုနှစ်တွင် ရေလိုအပ်ချက် ဖြည့်မားသော cracker စက်ရုံများကို ဝယ်ယူခဲ့ခြင်းကြောင့် ရေထုတ်ယူသုံးစွဲမှု မြင့်တက်ခဲ့ပါသည်။

၂၀၂၀ ခုနှစ် ထူးခြားချက်များ

- ၂၀၁၉ ခုနှစ် အစီရင်ခံခြင်းနှင့် နှိုင်းယှဉ်ပါက ရေသုံးစွဲမှု စုစုပေါင်း ပြင်းအားကို ၁၀ % လျှော့ချနိုင်ခဲ့
- ၂၀၁၉ ခုနှစ်ထက် ပြန်သန့်စင်/သုံးစွဲသော ရေ ပမာဏ ၁၀ % တိုးတက်ခဲ့

၂၀၁၃ - ၂၀၂၀ တိုးတက်မှု

ရေသုံးစွဲမှု စုစုပေါင်း ပြင်းအားကို 7 % လျှော့ချနိုင်ခဲ့

၂၀၂၅ ခုနှစ် ပစ်မှတ်

ရေသုံးစွဲမှု ပြင်းအားကို ၁၀ % လျှော့ချရန်


* ၂၀၂၀ ခုနှစ်ပေါ် အခြေခံ၍

၂၀၂၀ ခုနှစ် ရေညံ့တည်တံ့နိုင်စွမ်း အစီရင်ခံစာ အကျဉ်းချုပ်

စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု



ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုများမှ စွန့်ပစ်ပစ္စည်းများ လျော့ချရန် ရည်မှန်းချက်သည် ကျွန်ုပ်တို့၏ ၂၀၂၅ ခုနှစ် မတိုင်မီ အမှိုက်ကန်သို့ စွန့်ပစ်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်း မရောက်ရှိရေး ကတိကဝတ်နှင့် တစ်ထပ်တည်းကျနေပါသည်။ ကျွန်ုပ်တို့၏ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုသည် သက်ဆိုင်ရာ ဥပဒေ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ဖြစ်နိုင်ပါက ကျော်လွန်နိုင်ရန် သေချာအောင် ဆောင်ရွက်နေပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် စွန့်ပစ်ပစ္စည်း ထွက်ရှိမှုကို အသေးစိတ် စာရင်းယေးများ ပြုစု၍ စွန့်ပစ်ပစ္စည်း လျော့ချခြင်း၊ ပြန်လည် သန့်စင်ခြင်းနှင့် ပြန်အဖတ်ဆည်ခြင်းတို့ကို တိုးတက်စေမည့် နည်းလမ်းသစ် ဒီဇိုင်းသစ်များကို အသုံးပြုသွားမည် ဖြစ်ပါသည်။



မှတ်ချက်: ပြင်းအားကို တွက်ချက်ရာတွင် ကုမ္ပဏီအချင်းချင်းအတွင်း ရောင်းချမှုများပါ ပါဝင်သော ထုတ်လုပ်မှု အားလုံးကို ခြုံငုံတွက်ချက်ထားပါသည်။

၂၀၂၀ ခုနှစ် ထူးခြားချက်များ

- စုစုပေါင်းစွန့်ပစ်ပစ္စည်း ပြင်းအား = ၀.၀၂၀၂ တန်/ထုတ်ကုန်တန်
- ၂၀၂၁ ခုနှစ် အစီရင်ခံခြင်းနှင့် နှိုင်းယှဉ်ပါက အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း စုစုပေါင်း ပြင်းအားကို ၁၇ % လျော့ချနိုင်ခဲ့



၂၀၂၅ ခုနှစ် ပစ်မှတ်

စွန့်ပစ်ပစ္စည်း ၉၀% အမှိုက်ကန်သို့ မရောက်ရန်

၂၀၂၃ - ၂၀၂၀ အတွင်း တိုးတက်မှု

အမှိုက်ကန်သို့ မရောက်ရန် တားနိုင်ခဲ့သော စုစုပေါင်း စွန့်ပစ်ပစ္စည်း ပမာဏ ၄၈% မှ ၈၀% သို့တိုးတက်ခဲ့

ပလတ်တီနမ်အဆင့် ထောက်ခံချက်

အလုပ်ရုံ ၅ ခုရှိ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း ၉၅% ကို အမှိုက်ကန်သို့ မရောက်ရန် တားနိုင်မှုအတွက် ထောက်ခံချက် ရရှိခဲ့

အလုပ်ရုံ ၈ ခုရှိ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း ၉၅% ကို အမှိုက်ကန်သို့ မရောက်ရန် တားနိုင်မှုအတွက် ထောက်ခံချက် ရရှိခဲ့

ရွှေအဆင့် ထောက်ခံချက်

အလုပ်ရုံ ၆ ခုရှိ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း ၉၀-၉၅% ကို အမှိုက်ကန်သို့ မရောက်ရန် တားနိုင်မှုအတွက် ထောက်ခံချက် ရရှိခဲ့





လုပ်ငန်း လည်ပတ်မှု ထူးချွန်ဆုများ

ဝိမို ပြည့်စုံသော
အချက်အလက်
များအတွက်



ဤဆုများကို ၂၀၁၇ ခုနှစ်မှ စတင်ပေးအပ်ခဲ့ပြီး တိုင်းတာမှု ၁၀ခု အပေါ် အခြေခံထားပါသည်။ ဘဏ္ဍာရေး စွမ်းဆောင်မှု၊ လုပ်ငန်းဆိုင်ရာ စွမ်းဆောင်မှု၊ ရေရှည်တည်တံ့ရေး စွမ်းဆောင်မှု (သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လုံခြုံဘေးကင်းရေး)။ အကောင်းဆုံး စီးပွားရေး လုပ်ငန်းနေရာများကို ၎င်းတို့၏ စွမ်းဆောင်မှုများကို အထက်ပါ တိုင်းတာမှုများနှင့် နှိုင်းယှဉ်ရွေးချယ်ပြီး နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး တွေ့ဆုံဆွေးနွေးပွဲတွင် ဆုချီးမြှင့်ပါသည်။



PET စီးပွားရေးတွင် ဆုရသူ: AlphaPet Inc., USA



PET စီးပွားရေးတွင် ဆုရသူ:
PT Indorama Polypet Indonesia (PTIPPI), Indonesia



Fibers စီးပွားရေးတွင် ဆုရသူ:
Indorama Polyester Industries PCL. (Rayong), Thailand



ထုတ်ပိုးမှု စီးပွားရေးတွင် ဆုရသူ:
BevPak, (Nigeria) Ltd., Nigeria



အမွှေးနံ့သာ စီးပွားရေးတွင် ဆုရသူ:
Indorama Ventures Química S.L.U., Spain



IOD စီးပွားရေးတွင် ဆုရသူ:
Indorama Ventures Oxides LLC. USA

ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် လူမှုအသိုင်းအဝိုင်းကို စွမ်းရည်နှင့် အခွင့်အလမ်းများ မြှင့်တင်ပေးခြင်း



လူမှုဘဝများ တိုးတက်ရန် ကျွန်ုပ်တို့၏ ရည်မှန်းချက်များ



ရေတို (၂၀၂၁-၂၀၂၄)

- EHS ကျွမ်းကျင်နားလည်မှု ကိုအားကောင်းစေရန် ၂၀၂၄ ခုနှစ် မတိုင်မီ EHS ဆိုင်ရာ လုပ်ငန်း လည်ပတ်မှု စံချိန်များ ချမှတ်ခြင်း
- ၂၀၂၃ ခုနှစ် မတိုင်မီ ခေါင်းဆောင်မှုပိုင်း ရာထူး နေရာ ၁,၀၀၀ ခန့်ကို ရာထူးဆက်ခံခြင်း အစီအစဉ်တွင် ထည့်သွင်း စဉ်းစားရန်
- ၂၀၂၄ ခုနှစ် မတိုင်မီ ခေါင်းဆောင်မှု ဖွံ့ဖြိုးရေး အစီအစဉ် စာရင်းတွင် ခေါင်းဆောင်သူ ၃,၅၀၀ ခန့် ပါဝင်ထည့်သွင်းရန်



ရေလတ် (၂၀၂၅)

- LTIFR <အလုပ်ချိန် ၁ နာရီ ၂၀၀,၀၀၀ လျှင် ဖြစ်စဉ် ၀.၇၃
- ကမ္ဘာတစ်ဝှမ်းရှိ ဝယ်ယူသူ တစ်သန်း ကို ပြန်လည် သန့်စင်သုံးစွဲခြင်းနှင့် ပက်သက်ပြီး အသိပညာပေးရန်



ရေရှည် (၂၀၅၀)

- LTIFR <အလုပ်ချိန် ၁ နာရီ ၂၀၀,၀၀၀ လျှင် ဖြစ်စဉ် ၀.၁၃
- ကျွန်ုပ်တို့၏ လူများနှင့် ကမ္ဘာကို ကာကွယ်ခြင်းဖြင့် ရေရှည် ကြွယ်ဝမှုကို ထိန်းသိမ်းရန်
- လူမှုရေးရာ၊ စီးပွားရေးရာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ တန်ဖိုးများကို ဖော်ဆောင်ခြင်းဖြင့် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိသော သက်ရောက်မှုများ ရှိစေရန်




ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းသို့ ပြန်လည် ပေးကမ်းခြင်း



ပိုမို ပြည့်စုံသော အချက်အလက် များအတွက်



ကျွန်ုပ်တို့၏ လုပ်ငန်းများ လည်ပတ်ရာနေရာတိုင်း၌ လူမှုအသိုင်းအဝိုင်းများအပေါ် အကျိုးရှိသော သက်ရောက်မှုများ ဖြစ်စေပြီး လူမှုရေးရာ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာနှင့် စီးပွားရေးရာ တန်ဖိုးများကို ရေရှည်တည်တံ့အောင် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ပန်းတိုင်များ (SDGs) ကို လိုက်နာခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ လူမှု အသိုင်းအဝိုင်းများ တွေ့ကြုံနေရသည့် ကြီးမားသော စိတ်ခေါ်မှုများကို ကူညီ ဖြေရှင်း လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ကော်ပိုရိတ် နိုင်ငံသားနှင့် လူမှု ကောင်းကျိုး ထည့်ဝင်မှု ဆိုင်ရာ လုပ်ငန်းစဉ် မဟာဗျူဟာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ် တီထွင်မှုနှင့် အားကောင်းသော လူမှုရေးရာ လိုင်စင်ကို ထိန်းသိမ်းနိုင်ရန် အာရုံစိုက်ထားပါသည်။



* လူမှုရေးရာ ထည့်ဝင်မှုများနှင့် လှူဒါန်းမှုများတွင် COVID-19 ရန်ပုံငွေ နှင့် IFL မောင်ဒေးရှင်း အစီအစဉ်များ မပါဝင်ပါ။



ပြန်လည် သန့်စင် သုံးစွဲခြင်းဆိုင်ရာ အသိပညာများ ပေးခြင်း



ပိုမို ပြည့်စုံသော အချက်အလက်များအတွက်



ပြီးခဲ့သည့်နှစ်တွင် ကျွန်ုပ်တို့၏ ‘Let’s find out about types of plastic, recycling PET and waste separation’ စာစောင်ကို ထုတ်ဝေ ဖြန့်ချိခဲ့ပါသည်။ ကျွန်ုပ်တို့၏ စွန့်ပစ်ပစ္စည်း ခွဲထုတ်ခြင်း အပန်းဖြေသင်ကြားရေး ဗီဒီယိုကို စဝ်နီဘာသာဖြင့် ပြင်ဆင်ခဲ့ပြီး PET ပြန်လည် သန့်စင် သုံးစွဲခြင်း အကြောင်း ကာတွန်းရုပ်ရှင်သည် စိတ်ဝင်စားဖွယ်ကောင်းပြီး နားလည်ရလွယ်ကူသော အမြင်ဖြင့် လေ့လာနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ ကြုံတွေ့ခဲ့ရသော်လည်း ပြန်လည် သန့်စင် သုံးစွဲခြင်းဆိုင်ရာ အသိပညာပေးခြင်းတွင် အလွန်အားရဖွယ် တိုးတက်မှု ရရှိခဲ့ပါသည်။



၂၀၃၀ ခုနှစ် ပစ်မှတ်

ကမ္ဘာတစ်ဝှမ်းရှိ ဝယ်ယူသူ တစ်သန်း ကို ပြန်လည် သန့်စင်သုံးစွဲခြင်းနှင့် ပက်သက်ပြီး အသိပညာပေးရန်

၂၀၂၀ ခုနှစ် ပြန်လည်သန့်စင်ခြင်းဆိုင်ရာ ပညာပေးခြင်း	 ၂၇,၉၀၆ သင်တန်းတက်သော လူဦးရေ	 ၂,၈၀၆ ကျောင်းသား/သူ များ	 ၁၅၃ ဆရာ/ဆရာမ များ	 ၂၃,၅၆၂ လူထုနှင့် လူမှုအသိုင်းအဝိုင်း
 ၆၀ ကျောင်းများ	 ၉ လူမှုရေးရာကဏ္ဍ၊ အဖွဲ့အစည်းနှင့် အစိုးရ	 ၃၄ အွန်လိုင်း သင်တန်းများ	 ၃၀ လူတွေ့ သင်တန်းများ	 ၇၃၂ သင်ကြားရေး နာရီပေါင်း
 ၅ လူမှုရေး ပွဲများ	 ၂၄ ပြန်လည် သန့်စင်ခြင်း ဟောပြောပွဲများ	 ၂၇၉ ပြန်လည် သန့်စင်ခြင်းဆိုင်ရာ ဆောင်းပါးများ	 ၇၂၅ ပြန်လည် သန့်စင်ခြင်း ပညာပေးစာများ ရယူမှု	 ၉၆ ပြန်လည် သန့်စင်ခြင်း ပညာပေးဗီဒီယိုများ ရယူမှု
 ၂၅၀ ပြန်လည် သန့်စင်၍ ရသော အမှိုက်အတွက် အမှိုက်ပုံးများ လှူဒါန်းမှု	 ၅၁၁ rPET နှင့် ချုပ်သော အင်္ကျီများ လှူဒါန်းမှု	 ၆ ပြန်လည် သန့်စင်သော အလုပ်ရုံများသို့ သွားရောက်မှု	 ၄၂၄,၅၃၀ ကမ္ဘာအနှံ့ စုဆောင်းရရှိသော ပုလင်းများ	 ပြန်လည် သန့်စင်သော စက်ရုံများသို့ ပြန်ပို့သော ပုလင်းများ ၆,၁၀၉ ကီလိုဂရမ်



ကျွန်ုပ်တို့၏ လူများကို ရင်းနှီးမြှုပ်နှံခြင်း



ပိုမို ပြည့်စုံသော အချက်အလက် များအတွက်



ကျွန်ုပ်တို့၏ လူများသည် ကျွန်ုပ်တို့အတွက် တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှု ဖြစ်ပြီး ကျွန်ုပ်တို့၏ လုပ်သားအင်အားတွင် များစွာ ရင်းနှီးမြှုပ်နှံထားပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်များနှင့် အောင်မြင်မှုများကို မောင်းနှင်နိုင်ရန်အတွက် မှန်ကန်သော စွမ်းဆောင်ရည်နှင့် အတွေ့အကြုံ ပြည့်ဝသည့် အားကောင်းသော ဦးဆောင်မှု အဖွဲ့ကို ဖွဲ့စည်းရန် အာရုံစိုက်ထားပါသည်။ ကျွန်ုပ်တို့၏ အလုပ်အကိုင်လမ်းကြောင်း စီမံခန့်ခွဲမှု မဟာဗျူဟာများ၊ သင်ယူမှုနှင့် ဖွံ့ဖြိုးရေး အခွင့်အလမ်းများနှင့် ကမ္ဘာအနှံ့ရှိ ရင်းမြစ်များအား ရယူနိုင်ခွင့်တို့ဖြင့် ကျွန်ုပ်တို့၏ လူများကို ဖွံ့ဖြိုးတိုးတက်စေပြီး လုပ်နိုင်စွမ်းမြင့်မားမှုတို့ကိုလည်း ဆုလာဘ်များ ချီးမြှင့်ပေး ပါသည်။



၂၅,၂၀၇ စုစုပေါင်း ဝန်ထမ်း



၈၂ နိုင်ငံသား ပေါင်းစုံ




၂၂% လိင် မတူကွဲပြားမှု





၂၉၄ မသန်စွမ်း ဝန်ထမ်း ဦးရေ

ဝန်ထမ်းများ လျော့ကျခြင်း



■ နှုတ်ထွက်ခြင်း မြင့် ■ ဆန္ဒအလျောက် နှုတ်ထွက်ခြင်း




၇၆.၂၀% ဝန်ထမ်းများ၏ Net Promoter Score

၈၂.၈၇% စစ်တမ်းဖြေ ဝန်ထမ်း ဦးရေ
၇၃.၉၀% ဝန်ထမ်းများ တက်ကြွပါဝင်မှု (အလုပ်တွင် တက်တက်ကြွကြွ ရှိသော ဝန်ထမ်း)

ပျမ်းမျှသင်တန်းပေးချိန် နာရီ

(နာရီ/ဝန်ထမ်း)



၂၀၂၀ ခုနှစ် ထူးခြားချက်များ

- သင်တန်းချိန်ပေါင်း ၄၂၉,၈၈၆ နာရီ
- သင်တန်း ကုန်ကျစရိတ် စုစုပေါင်း ၂,၀၇၀,၀၅၀ အမေရိကန် ဒေါ်လာ
- ဝန်ထမ်းဟောင်း ထိန်းသိမ်းစွမ်း ၉၁.၅၁ ရာခိုင်နှုန်း

ပစ်မှတ်များ

၂၀၂၃ ခုနှစ် မတိုင်မီ ခေါင်းဆောင်မှုပိုင်း ရာထူး နေရာ ၁,၀၀၀ ခန့်ကို ရာထူးဆက်ခံခြင်း အစီအစဉ်တွင် ထည့်သွင်း စဉ်းစားရန်

၂၀၂၄ ခုနှစ် မတိုင်မီ ခေါင်းဆောင်မှု ဖွံ့ဖြိုးရေး အစီအစဉ် စာရင်းတွင် ခေါင်းဆောင်သူ ၃,၅၀၀ ခန့် ပါဝင်ထည့်သွင်းရန်



လုံခြုံပြီး အကျိုးဖြစ်ထွန်းသော လုပ်ငန်းခွင် ဖော်ဆောင်ခြင်း




ပိုမို ပြည့်စုံသော အချက်အလက် များအတွက်



လုပ်ငန်းခွင်တွင်း လုံခြုံရေးနှင့် ကျန်းမာရေးသည် တစ်ကမ္ဘာလုံးရှိ ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် လုပ်ငန်း လည်ပတ်မှုများတွက် အထူး အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့ဝန်ထမ်းများအပေါ် ဂရုစိုက်ရမည့်တာဝန်ကို ထိန်းသိမ်းထားပြီး ဥပဒေအရ အနိမ့်ဆုံး လိုအပ်ချက်များထက် ကျော်လွန်ကာ ပုံမှန်ဆောင်ရွက်လေ့ရှိသည့် တာဝန်သိသော လုပ်ငန်းဖြစ်ရသည့်အတွက် ဂုဏ်ယူရပါသည်။ ကျွန်ုပ်တို့၏ ခိုင်မာစွာ တည်ဆောက်ထားသော လုပ်ငန်းခွင် ကျန်းမာရေးနှင့် လုံခြုံရေး (OHS) စနစ်သည် လုံခြုံဘေးကင်းသော လုပ်ငန်းခွင် ဖန်တီးရန်၊ ကျွန်ုပ်တို့ လုပ်ငန်းများအတွင်း လုံခြုံဘေးကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော အကျင့်ကောင်းများ ထိန်းသိမ်းထားနိုင်ရေးတို့ကို လူတိုင်း နားလည်သဘောပေါက်ရန် သေချာစေပါသည်။

စာရင်းသွင်းထားသောစုစုပေါင်းထိခိုက်မှုနှုန်း: TRIR
(ဖြစ်စဉ်များ/ ၂၀၀,၀၀၀ အလုပ်ချိန်နာရီ)

အလုပ်ခွေကူးရသည့် ထိခိုက်မှုနှုန်း: LTIFR
(ဖြစ်စဉ်များ/ ၂၀၀,၀၀၀ အလုပ်ချိန်နာရီ)



၂၀၂၅ခုနှစ် ပစ်မှတ်

LTIFR < အလုပ်ချိန် နာရီ ၂၀၀,၀၀၀ လျှင် ဖြစ်စဉ် ၀.၅ ခု



၂၀၂၀ ခုနှစ် ထူးခြားချက်များ

- 72% ISO 45001:2018 / OHSAS 18001:2007 certification
- TRIR ၂၀၁၉ ခုနှစ်ထက် တိုးတက်
- LTIFR ၂၀၁၉ ခုနှစ်ထက် တိုးတက်
- အသက်သေဆုံးမှု မရှိ
- ၂၀၂၀ခုနှစ်တွင် ကျွန်ုပ်တို့၏ လုပ်ငန်းနေရာများအနက် ၄၄ နေရာ (၄၁ ရာခိုင်နှုန်းကျော်) တွင် “ထိခိုက်မှု သုည” ပန်းတိုင်ကို ရယူနိုင်ခဲ့ပါသည်။

အချက်အလက်များ အစီရင်ခံခြင်း၊ အတည်ပြုခြင်းနှင့် အစီရင်ခံခြင်း အာမခံမှု

ဤအစီရင်ခံစာကို Global Reporting Initiative (GRI) standards core option နှင့် International Integrated Reporting Council (IIRC)'s International Integrated Reporting <IR> Framework 2021 တို့နှင့် အညီ ပြုစုထားပါသည်။

၁၀၀%

အစီရင်ခံခြင်း၊ အသိအမှတ်ပြုခြင်း နှင့် အာမခံမှု တို့ကို GRI Standards၊ <IR> Framework နှင့် AA1000AS တို့နှင့် အညီ လွှတ်လပ်သော စစ်ဆေးသူမှ ပြုစုထားပါသည်။

၁၀၀%

(GHG) ဖန်လုံအိမ် ဓာတ်ငွေ့ တွက်ချက်ခြင်း၊ အတည်ပြုခြင်းနှင့် အာမခံမှုတို့ကို ISO 14064-1 နှင့် ISO 14064-3 တို့နှင့် အညီ လွှတ်လပ်သော စစ်ဆေးသူမှ ပြုစုထားပါသည်။

ဆက်သွယ်ရန်နှင့် အကြံဉာဏ်ပေးရန်



Sustainability@indorama.net



၂၀၂၀ ခုနှစ် ရေရှည်တည်တံ့နိုင်စွမ်း အစီရင်ခံစာ

ပိုမို ပြည့်စုံသော အချက်အလက်များအတွက်



၂၀၂၀ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ

ပိုမို ပြည့်စုံသော အချက်အလက်များအတွက်





INDORAMA VENTURES PUBLIC COMPANY LIMITED

75/102 Ocean Tower 2, 37th Floor

Soi Sukhumvit 19 (Wattana), Bangkok 10110 Thailand

Telephone: +662 661 6661 Fax: +662 661 6664-5

www.indoramaventures.com

ဤရေရှည်တည်တံ့ခိုင်စွမ်း အစီရင်ခံစာကို ပြန်လည်သန့်စင်ထားသော
စာရွက်များဖြင့်သာ ၁၀၀ ရာခိုင်နှုန်း ပုံနှိပ်ထားပါသည်။ စာသားများ အားလုံးကိုလည်း
သဘာဝ ပဲပုပ်မှင်ကိုသာ သုံး၍ ပုံနှိပ်ထားပါသည်။